

မြန်မာနိုင်ငံ
ကက်သလစ်
ဆရာတော်များ
အဖွဲ့ချုပ်
သတင်းဂျာနယ်

the
CBCM
Herald



ဝန်လေး၍ ပင်ပန်းသူ
အပေါင်းတို့ငြိထံသို့
လာကြလော့။
ငါသည်သိမ်မွေ့ နူးညံ့၍
နိမ့်ချသော စိတ်နှလုံးရှိ
သောကြောင့် ငြိထံမှ
သင်ယူကြလော့။
မာတေဦး ၁၁: ၂၈-၂၉

၁ ရက် ဇွန်လ ၂၀၁၇ ခုနှစ်

အတွဲ (၂) အမှတ် (၁၀)

၂၀၁၇ ခုနှစ် ဇွန်လ ၁ ရက်



စာမျက်နှာ (၄)



ပုပ်ရဟန်းမင်းကြီး ဖရန်စွသည် အ
မေရိကန် ပြည်ထောင်စု သမ္မတ ဒေါနယ်
ထရမ်းအား လက်ခံတွေ့ဆုံ
စာမျက်နှာ ၅



ကျူးဘားနိုင်ငံတွင် နှစ်ပေါင်း ၆၀ အတွင်း
ပထမဦးဆုံး ဆောက်လုပ်ခွင့်ရသည့်
ဘုရားကျောင်း ဆောက်လုပ်လျက်ရှိ
စာမျက်နှာ ၆



မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်
ရဟန်းဖြစ်တက္ကသိုလ် ဒဿနိက ဗေဒဌာန
၂၀၁၇/၂၀၁၈ ပညာသင်နှစ် ဖွင့်လှစ်
စာမျက်နှာ ၇

၂၀၁၇/၂၀၁၈ ခုနှစ် ပညာသင်နှစ် ဖွင့်လှစ်

စာမျက်နှာ (၈)



ဒုတိယအကြိမ်မြောက် ဘာသာပေါင်းစုံ
နီးနှောဖလှယ်ခြင်း သင်တန်း
စာမျက်နှာ ၉



သာသနာပြု ကလေးငယ်များ သင်တန်း
စာမျက်နှာ ၁၂



မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များ အဖွဲ့ချုပ် သတင်းဂျာနယ်

အသိပညာနှင့်အားလုံးအကျိုးပြုစေရန်

ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်သည်။ (၁ ယောဟန် ၄:၁၆) ရှင်ယောဟန်က ဘုရားသခင်၌ ချစ်ခြင်းရှိသည်။ ဘုရားသခင် ချစ်သည်ဟု ရေးခဲ့ခြင်းမဟုတ်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သည်ဟု ဆိုသောအခါ ချစ်ခြင်းမေတ္တာနှင့် ဘုရားသခင်သည် ထပ်တူညီသည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။ ဧကန်စင်စစ် ဘုရားသခင်၏ သဘောသဘာဝကို အပြည့်အဝနားလည်ဖို့ ခက်သလို ဘုရားနှင့်ထပ်တူကျသော ချစ်ခြင်းမေတ္တာကို အသိဉာဏ်နှင့်နားလည်ဖို့ခက်သည်။ သို့သော် နှလုံးသားနှင့်ခံစားသိနိုင်သည်။ ဤအရာသည်ဘာသာတရား၏ အုတ်မြစ်ဖြစ်သည်။ ယုံကြည်ခြင်းဆိုသည်မှာ လူတစ်ယောက်၏ သိနားလည်နိုင်ခြင်းအပေါ်မူတည်နေခြင်းမဟုတ်ဘဲ သူ၏ ခံယူချက်အပေါ်တွင်သာ မူတည်သည်။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မတူညီသော ပုံစံများဖြင့် ကျွန်ုပ်တို့ ခံယူကြရသည်။ ထိုခံစားရရှိသော မေတ္တာတော်ကြောင့် ခိုင်မာစွာ ဆုပ်ကိုင်ထားသော ခံယူချက် ကိုယ်စီရှိကြသည်။ 'ကိုယ်လုပ်မှကိုယ်ရတာ' ဟု အလွယ်တကူ ဆိုကြသော်လည်း ကိုယ်တာမှ မလုပ်ပါဘဲ ရနေသည့် အရာများစွာရှိသည်ကို ခေတ်တမူတွေ့ကြည်ရုံနှင့်သိနိုင်ပါသည်။ အခမဲ့ရနေကြသော ထိုအရာများသည် အလွန်ကောင်းမြတ်တော်မူသော မေတ္တာတော်ရှင် ဘုရားသခင်ထံမှရသည်ဟု ယုံကြည်လက်ခံသူရှိသလို ငြင်းဆန်သူများလည်းရှိသည်။ သို့သော် ကောင်းမြတ်တော်မူသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် လူသားများ၏ တုန်ပြန်မှုအပေါ်လိုက်ကာ ပြောင်းလဲမသွားပါ။ ကျေးဇူးသိတတ်သူကိုသာ ကျေးဇူးပြုမည်ဆိုသော အမူအကျင့်တို့သည် ဘုရား၌မရှိပါ။ ဘုရားသခင်သည် 'ကောင်းသောသူ မကောင်းသောသူတို့အပေါ် တူညီစွာ နေထွက်စေသကဲ့သို့ ဖြောင့်မတ်သူ၊ မဖြောင့်မတ်သူ တို့အပေါ်၌လည်း မိုးကို တပြေးတည်း ရွာစေတော်မူသည်။' ဘုရားသခင်၏ ပြည့်စုံစုံလင်သော ချစ်ခြင်းမေတ္တာကို လူသားတို့၏ ဆိုးညစ်မှုက အနိုင်မယူနိုင်သည်ကို ထင်ရှားစေခြင်းသာဖြစ်သည်။ လူသားတို့၏ အပြစ်သည် ဘုရားသခင်၏ အချစ်ကို ဖျက်စီးနိုင်စွမ်းမရှိပါ။ ဘုရား၏ အချစ်ကသာ လူသား၏ အပြစ်ကို ချေဖျက်ပေးခဲ့ပါသည်။

စွန့်လွှတ်သော သခင်ယေရှု့နှလုံးတော်အား အထူး သဒ္ဓါကြည်ညိုကြသည်။ ဤသည်မှာ ဘုရားသခင်၏ ကြီးမားသော မေတ္တာတော်ကို လူအသွေးအသားဖြင့် မျက်ဝါးထင်ထင် မြင်နိုင်သည့် သင်္ကေတ တစ်ခုဖြစ်သည်။ ချစ်ခြင်း မေတ္တာကို နှလုံးသားဖြင့် အမှတ်အသားပြုကြသည်ကို ကျွန်ုပ်တို့ အသိပင်ဖြစ်သည်။ သခင်ယေရှု့၏နှလုံးတော်သည် လုံခြုံစိတ်ပေးစေရသည်။ ဤအကြောင်းကို ရှင်ယောဟန်ဧဝံဂေလိကျမ်းတွင် ဖတ်ရှုရသည်။ လက်ဝါးကားတိုင်ပေါ်တွင် အသက်စွန့်ပြီးခရစ်တော်ကို စစ်သားတစ်ဦးက လုံခြုံစိတ်ပေးရာ နှလုံးသားအား ထိုးဖောက်မိပြီး သွေးနှင့်ရေ ထွက်လာသည်ဟု ရေးသားထားသည်။ နောက်ဆုံးသွေးစက်သာမက ရေစက်ပင်မကျန်ချစ်ပြခဲ့သော ခရစ်တော်၏ အကြွင်းမဲ့သော မေတ္တာကို ဖော်ကျူးခြင်းဖြစ်သည်။ ငါသည်သိမ်မွေ့နူးညံ့သော စိတ်နှလုံးသား ဖြစ်သောကြောင့် ငါ့ထံသို့လာရောက်နားခို ကြ၊ ငါ့ထံမှ သင်ယူကြ ဟု ခရစ်တော်သခင် ကိုယ်တိုင် ဟစ်အော် ဖိတ်ခေါ် နေပါသည်။ သူ့အထံပါးတွင် စိတ်နှစ်သိမ့်မှု ရလိမ့်မည်ဟုလည်း ဂတိစကားဆိုထားသည်။

စွန့်လွှတ်သော သခင်ယေရှု့နှလုံးတော်အား မိမိတို့အိမ်တွင် ပလွင်တင်ခြင်း အခမ်းအနားကို ကက်သလစ်မိသားစုများတွင် ပြုလုပ်လေ့ရှိကြသည်။ အလွန်သင့်မြတ်သော သဒ္ဓါကြည်ညိုခြင်းတစ်ခုဖြစ်ပါသည်။ ဘုရားသခင်နှင့် ချစ်ခြင်းမေတ္တာကို မိသားတိုင်း အိမ်တိုင်းတွင် ဦးထိပ်ပန်ဆင်ခြင်းသည် အလွန်လုံခြုံသော အသက်တာကို ရှင်သန်နေထိုင်ခြင်းပင်ဖြစ်သည်။ မိသားစုတိုင်းတွင် သခင်ယေရှု့ နှလုံးတော်၏ ပုံကားချပ်ဖြစ်စေ၊ ဆင်းတုဖြစ်စေ ထားရှိသင့်ပါသည်။ "ခရစ်တော်သည် ဤမိသားစု၏ ဦးခေါင်းဖြစ်သည်" ဆိုသည့် စာတမ်းထိုးထားခြင်း သက်သက်သာ မဟုတ်ဘဲ လက်တွေ့ကျင့်ကြံခြင်းအားဖြင့် မိသားစုတိုင်း၏ ဝိညာဉ်၊ ကာယ လုံခြုံရေးကို ရယူနိုင်ကြပါစေ။

ငြိမ်းချမ်းရေးအတွက် ကျိုးပမ်းနေကြသော မြန်မာနိုင်ငံတွင်လည်း ဘုရားရှင်၏ ချစ်ခြင်းမေတ္တာ လွှမ်းမိုးစေရန် ကျွန်ုပ်တို့ ဝိုင်းဝန်းဆုတောင်းပေးကြဖို့လိုအပ်ပါသည်။ ကိုယ်ကျိုးမဖက်အတ္တကင်းသော ဘုရားရှင်၏ မေတ္တာတော်သည် ကျွန်ုပ်တို့အား လွှမ်းမိုးထားပါစေသား။

အသိပညာနှင့်အားလုံးအကျိုးပြုစေရန်

နိုင်ငံခေါင်းဆောင်များအတွက်
နိုင်ငံခေါင်းဆောင်များသည် အပြစ်မဲ့သူများစွာကို သားကောင်ဖြစ်စေသည့် လက်နက်ကုန်ကူးခြင်းလုပ်ငန်းကို အပြီးတိုင် အဆုံးသတ်ရေးအတွက် ခိုင်မာသော သန္နိဋ္ဌိန်ဖြင့် လုပ်ဆောင်ကြပါမည့်အကြောင်း

ဆုတောင်းပေးကြပါရန်

ပုပ်ရဟန်းမင်းကြီးက အီဂျစ်နိုင်ငံတွင် သူတို့၏ ယုံကြည်ခြင်းကြောင့် အသတ်ခံနေရသော ကော့ပတ်တစ်ခရစ်ယာန်များအတွက် ဆုတောင်းပေးရန် မေတ္တာရပ်ခံထားသည်။

ဧပြီလ နောက်ဆုံး အပတ်က ရဟန်းမင်းကြီးသည် အီဂျစ်ပြည်သို့ အလည်အပတ် သွားရောက်ခဲ့ပြီး အကြမ်းဖက်မှုများအား ရှုတ်ချခဲ့သည်။ ဘုရားသခင်၏ နာမတော်တော်၌ အကြမ်းဖက်ခြင်းသည် သူ၏နာတော်အား မရှိမသေ ဖျက်စီးခြင်းသာ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

၂၀၁၇ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကိုင်ရိုမြို့တောင်ဖက် ၂၄၅ ကီလိုမီတာ အကွာတွင်ရှိသော မီညာမြို့တွင် ဘုရားဖူးယာဉ်အား မျက်နှာဖုံးဆွတ်သေနတ်သမား ရှစ်ယောက်က လက်နက်များဖြင့် ပစ်ခတ်မှုကြောင့်လူ ၂၉ ဦးသေဆုံးခဲ့သည်။ ထိုအထဲတွင် ကလေးငယ် အမြောက်အများ ပါဝင်သည်။ ဧပြီလအတွင်းက တန်တန်နှင့် အလက်ဇန္ဒြီးယားမြို့များတွင် အီစတာ ပွဲတော်ကျင်းပနေသော ဘုရားကျောင်းများ အတွင်း ဝိုင်းဖောက်ခွဲမှုကြောင့် ၄၆ ဦး သေဆုံးခဲ့ရသည်။ ဤအကြမ်းဖက်မှုများကို အိုင်အက်စ်တို့ကသူတို့လက်ချက်ဖြစ်သည်ဟု ဝန်ခံ ကြေငြာ ထားသည်။

မေလ ၂၉ ရက် တနင်္ဂနွေနေ့ လူထု ပရိတ်သတ်အား မိန့်ခွန်းပေးရာတွင် "အီဂျစ်ပြည်မှာ အသတ်ခံရတွေ သူတို့အထဲတွင် တွင် ကလေးငယ်လည်း ပါဝင်ပါတယ်။ သူတို့ဟာ ခရစ်ယာန်ယုံကြည်ခြင်းကို စွန့်လွှတ်ဖို့ ငြင်းဆန်ကြတဲ့အတွက် အသတ်ခံခဲ့ရတာဖြစ်ပါတယ်။"

ဆက်လက်ပြီး ရဟန်းမင်းကြီးက "ဤ သတ္တိခံ သက်သေခံများ၊ ဤ တရားတော်အတွက် အသေခံသူများကို ဘုရားသခင်၏ ငြိမ်းချမ်းသောဘုံ၌ လက်ခံကြိုဆိုပါစေ၊ အကြမ်းဖက်သမားတို့၏ စိတ်နှလုံးကိုလည်း ပြောင်းလဲပေးတော်မူပါစေ။" ဟု ဆုတောင်းပေးခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသတွင် ခရစ်ယာန်များသည် အိုင်အက်စ် တို့၏ ပစ်မှတ်ဖြစ်နေသည်။ အီရတ်နိုင်ငံတွင် ခရစ်ယာန်များမျိုးတုံးလုနီးပါးဖြစ်နေပြီ မှုဆိုးမြို့ ဆရာတော်က သတင်းထောက်များအား ပြောပြခဲ့သည်။

ကျွန်ုပ်တို့၏နေ့စဉ်ဆုတောင်းမေတ္တာများထဲတွင် ဤအညွှန်းဆဲခံ ညီအစ်ကို မောင်နှမ ခရစ်ယာန်များအတွက် ထည့်သွင်း ဆုတောင်း ပေးကြပါစို့။

ထုတ်ဝေခွင့်အမှတ် ၀၁၇၂၅	ဖြန့်ချိရေးတာဝန်ခံများ သာသနာ (၁၆)ခု နှင့် သူတော်စင်ဂိုဏ်းများမှ လူထုဆက်သွယ်ရေးတာဝန်ခံများ
နာယက ဆရာတော် ဝိတာလီစ် ကျာရ	ပုံနှိပ်တိုက် စိန်ဇေးဦးယားပုံနှိပ်တိုက် (၀၀၂၆၂) အမှတ်(၂၇)ဖဆပလရပ်ကွက်၊ ဂျိုးဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။
အယ်ဒီတာချုပ် ဖာသာရ် မာရီယားနို စိုးနိုင်	ငွေလွှဲရန် ရိုးမဘက်နှင့် ကမ္ဘောဇဘက် မြန်မာ့ငွေ၊ ရန်ကုန်။ နော်မြတ်နှင်းထွေး (၀၄/ဟသတ(နိုင်)၂၄၆၀၉၅
အယ်ဒီတာအဖွဲ့ဝင်များ ဖာသာရ် ဂျိမ်းဘရန်ဂျာ၊ ဖာသာရ် စောလောရင်းစ်၊ ဖာသာရ် ဝီလျံစိုး၊ ဖာသာရ် ဩဂုတ်စတင်းရွှေ	ဆက်သွယ်ရန် CBCM Herald သတင်းစာရုံးခန်း၊ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများကျောင်း ၂၉၂(က)၊ ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကုန် ဖုန်း ၀၁ ၅၂၅၈၀၈ (ရုံးဖွင့်ချိန်များသာ) cbcmosc@gmail.com
ဒီဇိုင်းဖွဲ့စည်းပုံ ဖာသာရ် စိုးနိုင် ၊ ရီစွဲမေရီ	
အတိုင်ပင်ခံများ CBCM အထွေထွေအတွင်းရေးမှူး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်၊ ကက်သလစ်ရှေ့နေများအဖွဲ့။	

ပုဂံရဟန်းမင်းကြီး၏ ဗုဒ္ဓဟူးနေ့ သွန်သင်ချက်



ချစ်လှစွာသောညီအစ်ကို၊မောင်နှမအပေါင်းတို့

ရှင်ပြန် ထမြောက်တော်မူသော ပါစကားပွဲတော်ကြီး၏ ဝတ်ပြုကိုးကွယ်ခြင်းအချိန်ကာလကို ကျင်းပနေသည့် ဖြစ်၍ ဗုဒ္ဓဟူးနေ့ လူထုပရိသတ်အား ခရစ်ယာန်မျှော်လင့်ခြင်း ဘုရားစကား အယူဝါဒဆိုင်ရာ သင်ကြားခြင်းကို ကော်ရိန်သု ပထမစာစောင်မှာ ရှင်ပေါလု ဖော်ကြားထားသည့် ကျွန်ုပ်တို့၏ မျှော်လင့်ရာသခင် ရှင်ပြန်တော်မူသောခရစ်တော် အကြောင်း ကို ကျွန်ုပ်ပြောကြားလိုပါသည်။

ကော်ရိန်သုမြို့က ခရစ်ယာန် အဖွဲ့အစည်းမှာ ဆွေးနွေး ငြင်းခုံနေကြသည့် ပြဿနာတစ်ရပ်ကို ရှင်ပေါလု က ကြီးစား ဖြေရှင်းပေးနေသည်ကို တွေ့ရပါသည်။ ဤ စာစောင်တွင် ဆွေးနွေးချက် ကိုးချက်တွင် ရှင်ပြန် ထမြောက်ခြင်းအကြောင်းကို နောက်ဆုံးမှ တင်ပြထားသော်လည်း အရေးပါလှသည့် ပထမနေရာတွင် ရှိနေပါသည်။ အမှန်တော့ ရှင်ပြန်ထမြောက်ခြင်းဟူသည့် အကြောင်းအရာ အပေါ်မှာ ယုံကြည်ချက်အားလုံးကို အုတ်မြစ်တည်ထားလေသည်။

ရှင်ပေါလုက လူသား၏ အသိဉာဏ် ဦးနှောက်ကနေ သုံးသပ်ဆင်ခြင်ထားသော အဖြစ်အပျက်မဟုတ်ဘဲ လူတစ်ချို့၏ ဘဝမှာ အမှန်တကယ်ဖြစ်ခဲ့သော ငြင်းဆိုမရနိုင်သည့် အကြောင်းအရာတစ်ခုနှင့် သူ၏ နောက်လိုက် ခရစ်ယာန်များကို သွန်သင်ခဲ့ပါသည်။ ခရစ်ယာန်ဘာသာ တရားသည် ဤနေရာမှာ စတင်ခဲ့၏။ ၎င်းသည် ဆင်ခြင်တုံတရားဖြင့် တည်ဆောက်ထားသော အတွေးအခေါ် အယူဝါဒတစ်ခု မဟုတ်ဘဲ ယေရုဇာလဲဘုရားရှင်၏ တပည့်သာဝကများ ကိုယ်တိုင် သက်သေခံခဲ့သော ယုံကြည်ခြင်း လမ်းစဉ်တစ်ခုသာ ဖြစ်သည်။ ဤသည်ကို ရှင်ပေါလုက အနှစ်ချုပ်၍ ဖော်ပြထားသည်။ ခရစ်တော်သခင်သည် ကျွန်ုပ်တို့ အပြစ်အတွက် အသေခံတော်မူခဲ့ပြီး သပြေလိခြင်းကိုခံ၍ သုံးရက်မြောက်သောနေ့တွင် ကိုယ်တော်၏ တပည့်တော်များကို အထင်အရှား ပြသတော်မူခဲ့ပေသည်။ ကိုယ်တော်သည် အသေခံခဲ့၏။ သပြေလိခြင်းကိုခံခဲ့၏။ ရှင်ပြန်ထမြောက်၍အထင်အရှားပြတော်မူခဲ့၏။ သူသည် ရှင်သန်နေသောဘုရား၊ အသက် ရှင်တော်မူသောဘုရားဖြစ်၏။ ဤသည်မှာ ခရစ်ယာန် သတင်းစကား၏ နှလုံးသည်းပွတ် ဗဟိုရိပ်ပင်ဖြစ်တော့သည်။

ယုံကြည်ခြင်း၏ ဗဟိုရိပ်ပင်သော ရှင်ပြန်တော်မူခြင်း အကြောင်းကို ကြေညာရာတွင် ရှင်ပေါလုက ပါစကားနက်နဲဖွယ်ရာ၏ နောက်ဆုံးအချက်ဖြစ်သော ယေရုဇာလဲပြန်ခြင်းအကြောင်းကို ထပ်ခါထပ်ခါ မိန့်ကြားထားသည်။ ကိုယ်တော်၏ သေခြင်း၌သာ အရာဟူသမျှ အဆုံးသတ်သွားခဲ့ပါလျှင် မိမိကိုယ်ကို အကြီးမားဆုံး ငြင်းဆိုပြခဲ့သည့် ကိုယ်တော်၏ ပုံဥပမာကိုသာ ရရှိကြပေလိမ့်မည်။ သို့သော် ၎င်းသည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ဖြစ်ပေါ်စေမည်မဟုတ်ပါ။

ကိုယ်တော်သည် သူရဲကောင်းတစ်ဦးဖြစ်ခဲ့၏။ အသေခံတော်မူခဲ့ပြီးနောက် ရှင်ပြန်ထမြောက်ခဲ့၏။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်းမှ ပေါ်ထွက်လာခဲ့၏။ သူ၏သေခြင်းကို လက်ခံခြင်းသည် ယုံကြည်ခြင်း မမည်သေး။ ၎င်းသည် သမိုင်းတွင်ခဲ့သော အဖြစ်အပျက်လည်း ဖြစ်၏။ ထိုရှင်ပြန်တော်မူခြင်းကို ယုံကြည်လက်ခံခြင်းအားဖြင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် ဖြစ်ပေါ်လာခဲ့၏။ ခရစ်တော်ဘုရားရှင် ထမြောက်ရှင်ပြန်ပြီး နောက်အထင်အရှား ပြတော်မူခြင်းကို မြင်တွေ့ခဲ့ကြ သောလူများ စာရင်းကို ရှင်ပေါလုက ဤစာစောင်တွင် ပြုစုထား၏။ ပထမဦးစွာ ပေတရုကို အထင်အရှားပြတော်မူပြီးမှ တပည့်တော် ၁၂ ပါး တို့သည် ကိုယ်တော်ကိုမြင်ကြရသည်။ နောက်ပိုင်းတွင် ကိုယ်တော်၏ အကြောင်းကို သက်သေခံမည့် ညီအစ်ကို ၅၀၀ မက တပြိုင်နက် မြင်ကြ၏။ ထိုနောက်မှ ယာကုပ်၏ အမည်ကို ဖော်ပြထားသည်။ စာရင်း၏ နောက် ဆုံးတွင်မူ ကား အချိန်မတော်မတန် ဘွားသောသူဟု နိမ့်ချစွာဝန်ခံကာ မိမိကိုယ်တိုင်လည်း အပါအဝင်ဖြစ်ကြောင်း ရေးသားထား၏။

ရှင်ပေါလု၏ ဘဝသမိုင်းသည် ပြဇာတ်ဆန်လှ၏။ ငယ်စဉ်ကတည်းက လူ ချစ်စရာ လိမ်မာလေး တစ်ယောက် မဟုတ်။ သူသည် အသင်းတော်ကို ညှဉ်းပန်းနှိပ်စက်ခဲ့သူ၊ သူ့စွဲကိုင်းထားသည့် အယူဝါဒမှာ အလွန်ခေါင်းမာခဲ့သူ။ သူ့ဘဝ၊ သူ့တာဝန်နှင့် ပတ်သက်လျှင် ရှင်းလင်းပြတ်သား၍ အောင်မြင်သော လူတစ်ယောက်ဟု တွေးထင်ထားသူ။ အရာအားလုံးက သူ့အတွက် ပြည့်စုံခဲ့သည်။ အရာရာကို သူသိသည်။ ထိုကဲ့သို့သော ပြည့်စုံလှသည့် ဘဝရှုထောင့်၏ အချိုးအကွေ့တစ်ခုမှာ မထင်မှတ်ထားသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်ခဲ့၏။ ဒါမာစကုမြို့သို့ ခရီးပြုရာလမ်းတွင် ရှင်ပြန်တော်မူသော ခရစ်တော်နှင့် သူဆုံဆည်းခဲ့ရသည်။ မြေပြင်ပေါ်သို့ လဲကျသွားရုံသက်သက်တင် မဟုတ်ဘဲ သူ့ဘဝအဓိပ္ပါယ် တစ်ခုလုံးကို ပြောင်းလဲပစ်လိုက်သည့် အဖြစ်အပျက်ကို သူကြုံတွေ့ခဲ့ရသည်။ ညှဉ်းပန်းနှိပ်စက်သူ အဖြစ်မှ တမန်တော် အဖြစ်သို့ ရောက်ခဲ့ရသည်။ အဘယ့်ကြောင့်ပါနည်း။ အကြောင်းကတော့ ယေရုဇာလဲဘုရား၏ အသက် ရှင်ခြင်းကို တွေ့မြင်လိုက်ရသည့် အတွက်ကြောင့်ပင်။ ရှင်ပြန်တော်မူသော ဘုရားကိုသူမြင်တွေ့ခဲ့ရသည်။ ဤသည်မှာ ရှင်ပေါလု၏ ယုံကြည်ခြင်းအုတ်မြစ်ဖြစ်၍ အခြားတပည့်တော်များ၏ ယုံကြည်ခြင်း၊ အမိအသင်းတော်နှင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းဖြစ်တည်ရာ အုတ်မြစ်အခြေခံလည်း ဖြစ်ပေသည်။

ခရစ်ယာန် ဘာသာတရား၏ အနှစ်သာရသည် ထိုရှင်ပြန်တော်မူခြင်း ဖြစ်သည်ကို တွေ့ရသည်မှာ အဘယ်မျှ ကြည်နူးစရာ ကောင်းပါသနည်း။ ၎င်းသည် ကျွန်ုပ်တို့မှ ဘုရားကို ရှာဖွေခြင်းမဟုတ်ဘဲ ဘုရားက ကျွန်ုပ်တို့အား ရှာဖွေခေါ်ဆောင်ခဲ့ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ခရစ်ယာန် တစ်ယောက် ဖြစ်ရခြင်းသည် ကျေးဇူးတော် တစ်ခုသာ ဖြစ်သည်။ ၎င်းသည် အံ့ဩဖွယ်ကောင်း၍ နှလုံးသား တစ်ခုလုံးကို လှိုက်ဖိုနိုင်စွမ်းရှိခဲ့သည်။ ပိတ်ထားသော နှလုံးသား၊ ဆင်ခြင်တုံတရားတစ်ခုနှင့်သာ ထုံမွမ်းထားသော နှလုံးသားသည် အံ့ဩလိုက်ဖိုရသော ခရစ်ယာန်အသက်တာကို နားလည်လက်ခံနိုင်စွမ်းရှိမှာမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ခရစ်ယာန်ဘဝသည် ကျေးဇူးတော်ဖြစ်၍ ကျေးဇူးတော်ရှိမှသာ လက်ခံယုံကြည်နိုင်သည့်အပြင် ဘုရားရှင်နှင့် ဆုံတွေ့ရသည့် အဖွယ်လှိုက်ဖိုခြင်းကိုလည်း ခံစားရလေသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် စာအုပ်ထဲမှာ ရည်ရွယ်ချက်ကောင်းများ အပြည့်ရှိပြီး အရုံးများစွာနှင့် အပြစ်သားများ



ကျွန်ုပ်တို့၏ မျှော်လင့်ရာ အရှင်ရှင်ပြန်တော်မူသော သခင်

ဖြစ်နေပါသော်လည်း သမ္မာကျမ်းစာမှာ မိန့်ကြားထားသည့် အိစတာမနက်ခင်းက လူတချို့ကဲ့သို့ အလားသဏ္ဍာန် တူနေပါသည်။ ခရစ်တော်၏ အလောင်းတော်ကို မြှုပ်နှံထားရာ သချိုင်းတော်ကို သွားပြီး တစ်ဖက်လိမ့်နေသည့် ကျောက်တုံးကြီးကို မြင်ရသည့်အခါ မထင်မှတ်ထားသည့် အနာဂတ်ကို သူတို့အတွက် ဘုရားသခင် ပြင်ဆင်ပေးနေသည်ကို တွေ့မြင်ခဲ့သည်။ ထိုနည်းတူ ကျွန်ုပ်တို့လည်း မိမိသချိုင်းဂူကို ပြန်ကြည့်ရမည်။ ကျွန်ုပ်တို့အတွင်းထဲမှာ တစ်စုံတစ်ရာရှိနေပါသည်။ မိမိ အတွင်းတစ်နေရာကနေ ထမြောက်ရန် ဘုရားသခင် မည်သို့ ဆောင်ရွက်နိုင်စွမ်းရှိသည်ကို သွား၍ ကြည့်ရမည်။ ထိုနေရာမှာ ပျော်ရွှင်ခြင်းများ ရှိနေပါသည်။ ပျော်ရွှင်ခြင်းနှင့်အတူ ရှင်သန်ခြင်းလည်း ရှိနေသည်။ လူအများက ထင်ကြသည်မှာ ထိုနေရာတွင် ဝမ်းနည်းခြင်းများ၊ ရှုံးနိမ့်ခြင်းများနှင့် အမှောင်ထုကြီးသာ ရှိသည်ဟု တွေးကြသည်။ အလှဆုံးသောပန်းများကိုကျောက်ဆောင် ကျောက်သားများကြား၌ ဘုရားသခင်က ပွင့်ဖူးဝေဆာခဲ့သည်ကို လူအများ မတွေ့မိခဲ့ကြပေ။

ခရစ်ယာန် တစ်ယောက် ဖြစ်ခြင်းဆိုသည်မှာ သေခြင်းတရားနှင့် အစပျိုးရသည်မဟုတ်။ ဆိုးဝါးခါးသည်းလှသော ရန်သူကို အောင်နိုင်သည့် လူသားအပေါ် ထားရှိသော ဘုရားရှင်၏ မေတ္တာတော်နှင့် အစပြုရသည်ဟု ဆိုလျှင် ပိုမှန်ပေမည်။ ဘာမှမရှိခြင်းထက် ဘုရားသခင်ကပို၍ ကြီးမြတ်လှသည်။ မီးထွန်းညှိထားသော ဖယောင်းတိုင် ငယ်လေးတစ်တိုင်သည် အမှောင် ဖုံးလွှမ်းထားသည့် ညပေါင်းများစွာကို ကျော်လွန်ရန် လုံလောက်ပါသည်။ ပရောဖက်များ အော်ဟစ်ခဲ့သည့် စကားများကို ပြန်လည်ပဲ့တင်ထပ် အမှတ်ရကာ " အို . . . သေခြင်းတရား၊ သင်၏ အောင်မြင်ခြင်းသည် ယခုအဘယ်မှာနည်း" ဟု ရှင်ပေါလုက ကြွေးကြော်ခဲ့ပါသည်။ ပါစကားကာလ၏ နေ့ရက်များမှာ ၎င်းအော်ဟစ်သံကို ကျွန်ုပ်တို့ နှလုံးသားထဲမှာလည်း ကြွေးကြော်နေရန် လိုအပ်သည်။ ကျွန်ုပ်တို့၏ မျက်နှာမှာအပြုံးဆင်၍ တစ်ပါးသူနှင့် စိတ်ရည်စွာ မျှဝေလျှက် အများအတွက် အသင့် ရှိနေပေးကြရမည်။ ဘာကြောင့် ရွှင်လန်းပြီးပျော်နေကြပါလဲဟု လူအများက မေးလာခဲ့လျှင် ခရစ်တော်သည် ဤနေရာ၊ ဤအချိန် ကျွန်ုပ်တို့အလယ်မှာ ဆက်လက်ရှင်သန်နေဆဲ ဖြစ်သည့် အတွက်ကြောင့်ပါဟု အဖြေပေးလိုက်ရုံပါပင်။ ခရစ်တော်ဘုရားရှင်သည် သေခြင်းမှ ရှင်ပြန်တော်မူ၍ ကျွန်ုပ်တို့နှင့်အတူ ရှင်သန်လျက်ရှိလေသည်။

ဧပြီလ ၁၉ ရက်၊ ၂၀၁၇

သီကိုရှင်း (ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

အသင်းတော်အစဉ်အဆက် သင်ကြားခဲ့သည့်အတိုင်း မယ်တော်အား သဒ္ဓါကြည်ညိုခြင်းသည် ကက်သလစ် ခရစ်ယန်တစ်ယောက်အတွက် အလွန်အရေးကြီးကြောင်း ရဟန်းမင်းကြီး ဖရန်စစ် လည်း မိန့်ကြားခဲ့သည်။

ဖာတီမာ မယ်တော် ထင်ရှားပြခြင်း ရာပြည့် ပွဲတော် အခမ်းအနားသို့ ကြွရောက်ခဲ့သော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် မယ်တော်အပေါ် ထားရှိသော သူ၏ သဒ္ဓါ ကြည်ညိုခြင်းကို ရှက်ကြောက်ခြင်း မရှိ ထုတ်ဖော်ပြသကာ မယ်တော်အား သဒ္ဓါကြည်ညိုခြင်းသည် မသိနားမလည်သူများ သာ လုပ်သည့် အယူသည်းခြင်းတမျိုး ဖြစ်သည် ဆိုသည့် စွပ်စွဲချက်ကို ပယ်ချခဲ့သည်။

ပေါ်တူဂီနိုင်ငံ ဖာတီမာမယ်တော်၏ ဗိမာန် တော်တွင် ဘုရားဖူး ငါးသိန်းကျော် နှင့်အတူ ပုပ်ရဟန်းမင်းကြီးသည် မယ်တော်အပေါ်သဒ္ဓါကြည်ညိုခြင်းကို မေလ ၁၂ မှ ၁၃ ရက်များတွင် ပြသခဲ့သည်။

၁၉၁၇ ခုနှစ်က မယ်တော်၏ ရူပါရုံကို မြင်တွေ့ခဲ့ သော ကလေးငယ်သုံးဦးထဲမှ ရူပါရုံမြင်ပြီး သုံးနှစ် အကြာတွင် ကွယ်လွန်ခဲ့ကြ သော ဖရန်စစ်ကိုနှင့် ဂျက်စင်းတာတို့အား ရဟန္တာအဖြစ် တင်မြှောက်ခဲ့သည်။ မယ် တော် အပေါ်ထားရှိသော သဒ္ဓါကြည်ညိုခြင်းကို နက်နက်နဲနဲ ရှင်းပြနေဖို့ မလိုကြောင်း ရည်ညွှန်းခဲ့သည်။

ကက်သလစ် ခရစ်ယန်တစ်ဦး အဖြစ် ယုံကြည်ခြင်းနှင့် ဝိညာဉ်ရေး အသက်တာ တိုးတက်ကြီးထွားလာရေးတွင် မယ်တော်သခင်မအား သဒ္ဓါကြည်ညို ခြင်းသည် လည်း အရေးပါကြောင်းပြသခဲ့သည်။

ရဟန်းမင်းကြီးက သူသည်လည်း အခြား ဘုရားဖူးများကဲ့သို့ ဘုရားဖူး တစ်

ယောက်သာ ဖြစ်သည်ဟု ရည်ညွှန်း ပြောဆိုခဲ့သည်။ သူတို့အား မည်သည့်မယ်တော်ကို လာရောက် ကြည်ညိုကြသလဲ ဟု မေးခွန်းထုတ်ခဲ့သည်။ "ကျွန်ုပ်တို့၏ စံနမူနာဖြစ်သော ကျဉ်းမြောင်းလမ်း၊ ကားတိုင်လမ်းကို လျှောက်လှမ်းကာ ခရစ်တော် သခင်၏ တပည့်စစ်ပီသသည့် မယ်တော်ထံ လာခဲ့ကြတာလား။ ဒါမှမဟုတ် မချဉ်းကပ်နိုင်အောင် ဝေးကွာလွန်းတဲ့ ကျွန်ုပ်တို့ ဘယ်လိုမှ နမူနာ မယူနိုင်တဲ့ မယ်တော်ဆီ လာကြတာလား။"

"သင်တို့အတွက် မယ်တော်ဟာ ဘယ်သူလဲ။ အချိန်တိုင်း နေရာတိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်တော်ထွက်စကားကို ယုံကြည်ခဲ့သူ မိန်းမတစ်ဦးလား။ ဒါမှမဟုတ် ကျွန်ုပ်တို့ လိုချင်တာတွေ အလွယ်တကူ လာပြီး တောင်းလျှောက်ကြတဲ့ ကျောက်မှုန့်တွေ ထုလုပ်ထားတဲ့ ရုပ်တုပဲလား။"

"ကျွန်ုပ်တို့တတွေလည်း လူစီယားဂျက်စင်းတာ နဲ့ ဖရန်စစ်ကို တို့လိုမယ်တော်ကို ဖူးတွေ့ချင်ကြမှာပဲ။ အဲဒီအခွင့်အရေးကို ကျွန်ုပ်တို့ ထာဝရ အတွက် ရကြမှာပါ။ ဒါပေမဲ့ မိုးကောင်းကင်ရောက်ဖို့တော့ လိုတာပေါ့။ မယ်တော် ဖာတီမာ မှာ ထင်ရှားပြတာက သူ့ကို လူတွေ မြင်ဖို့သက်သက် မဟုတ်ပါဘူး။ လူတွေဟာ သူမရဲ့ သတိပေးစကားတွေကို နားထောင်ဖို့၊ ပိုပြီးဆုတောင်း ကြဖို့၊ နောင်တရကာ အကျင့်စရိုက်တွေ ပြောင်းလဲကြပြီး ခရစ်တော်နောက်ကို ထပ်ချမကွာလိုက်ကြဖို့အတွက် ဖြစ်ပါတယ်။"

အသင်းတော်အစဉ်အဆက် သင်ကြားခဲ့သည့်အတိုင်း မယ်တော်အား သဒ္ဓါကြည်ညိုခြင်းသည် ကက်သလစ် ခရစ်ယန်တစ်ယောက်အတွက် အလွန်အရေးကြီးကြောင်း ရဟန်းမင်းကြီး ဖရန်စစ် လည်း မိန့်ကြားခဲ့သည်။ ဆရာတော်ကြီးများနှင့် ဘုန်းတော်ကြီးများသည် ဘာသာသူများအား ယုံကြည်ခြင်း တိုးပွားလာစေရန် သင်ကြား ပေးဖို့ တာဝန်ရှိကြောင်း ပြောကြားရင်း သူတို့၏ ယုံကြည်ခြင်းကို ထုတ်ဖော်ရာတွင် လွတ်လပ်စွာထုတ်ဖော်ခွင့်ပေးသင့်ကြောင်း မိန့်ကြားခဲ့သည်။

လူများသည် မယ်တော် အပေါ်ထား ရှိသောသဒ္ဓါ ကြည်ညိုခြင်းကို ဖော်ပြရာတွင် ရိုးစင်းစွာဖြင့် ထုတ်ဖော်ပြကြရာ ကက်သလစ်မဟုတ်သူများ၏ ဝေဖန်ကဲ့ရဲ့ ခံရတတ်သည်။ သို့သော် ရဟန်းမင်းကြီးက ထိုအပြုအမူများကို ပိတ်ပင်ရန် မလိုဘဲ အကောင်းဘက်မှသာ ကြည့်မြင်ရန် သင်ကြားလေ့ရှိသည်။

ရဟန်းမင်းကြီးကိုယ်တိုင်လည်း မယ်တော်အား ရွှေဖြင့် ပြုလုပ်ထားသော နှင်းဆီပန်းကို ပူဇော်ခဲ့ ပြီး ဘုရားဖူးများနှင့် အတူ စိပ်ပုတီးစိပ်ခဲ့သည်။

ဖာတီမာ ခရီးစဉ်သည် ငြိမ်းချမ်းရေးနှင့် မျှော်လင့်ခြင်း အတွက် သွားခဲ့သော ဘုရားဖူး ခရီးစဉ်တစ်ခုဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဖာတီမာတွင် ယုံကြည်သူတို့၏ ဆု

တောင်းခြင်း၌ နှစ်ဝင်စီးမျှောခဲ့ကြောင်း၊ မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေသည့် နှစ်ပေါင်းတစ်ရာတိတိ ပြုလုပ်ခဲ့ကြသော ဆုတောင်းမေတ္တာများကို ခံစားရကြောင်း၊ ကမ္ဘာကြီးတစ်ခုလုံးအား ကာကွယ်စောင့် ရှောက်နေသော မယ်တော်၏ မိခင်မေတ္တာကို ခံစားနေခဲ့ကြောင်းများကို ရဟန်းမင်းကြီးက ပြောပြခဲ့သည်။

ပွဲတော်ကျင်းပစဉ် ပတ်ဝန်းကျင်တစ်ခုလုံးတွင် လူအများ၏ တိတ်ဆိတ်စွာ ဆုတောင်းခြင်းများ သဒ္ဓါကြည်ညိုခြင်းများနှင့်အတူ ရှင်ပြန်သော ခရစ်တော်သည် လူများ အလယ်တွင်ရှိနေသည်ကို ခံစားရကြောင်း အထူး သဖြင့် နှုတ်ကပတ်တော်နှင့် ကိုယ်တော်မြတ်စက္ကရာဇ်တူး အားဖြင့် ခရစ်တော်တည်ရှိနေသည်။ ဖျားနာသော လူနာများ ရှိနေသည်ကိုလည်း ရဟန်းမင်းကြီးက အသိအမှတ်ပြုခဲ့သည်။

ဖာတီမာ၏ သင်ခန်းစာဖြင့် အသင်းတော်တစ်ခုလုံးတွင် ကလေးငယ်ကဲ့သို့ ရိုးစင်းစွာ အပြစ်ကင်းစင်စေလိုကြောင်း သူ၏ ဆန္ဒကို ထုတ်ဖော်ပြောခဲ့ပြီး လွန်ခဲ့သည့် နှစ်တစ်ရာ အချိန်က အတိုင်းပင် ကျွန်ုပ်တို့သည် အပြစ်ဒဏ်ဆင်ဖြေခြင်း၊ အကျင့်ပြောင်းလဲခြင်းများအတွက် ဆက်လက် ဆုတောင်းကြဖို့ မှာကြားခဲ့သည်။

အပြစ်မဲ့သော မယ်တော်၏နလုံးတော်သည် ကျွန်ုပ်တို့၏ ခိုလှုံရာ၊ စိတ်ဖြေရာနှင့် ခရစ်တော်ရှင်ရှိရာသို့ ပို့ဆောင်သော လမ်းတစ်ခုဖြစ်ပါစေ . . . ။

အိတလီနိုင်ငံနှင့် ဂျူဗင်တပ်စ် ဝိုင်းသမား ဘုရားဖူးက သူလက်မှတ်ထိုးထားသော ဘောလုံးကို ရဟန်းမင်းကြီးအား ဆက်သစဉ်



အိတလီနိုင်ငံနှင့် ဂျူဗင်တပ်စ် ဝိုင်းသမား ဘုရားဖူးက သူလက်မှတ်ထိုးထားသော ဘောလုံးကို ရဟန်းမင်းကြီးအား ဆက်သစဉ်

ဗာတီကန်၊ ၁၆ မေလ ၂၀၁၇

ကိုပါ အီတာလီယာ ဗိုလ်လုပွဲ ကစားကြမည့် ဂျူဗင်တပ်စ် နှင့် လာဇီယို အသင်းတို့သည် ဗိုလ်လုပွဲ ကစားရန် တစ်ရက်အလိုတွင် ရဟန်းမင်းကြီးအား သွားရောက် ဂါရဝပြုခဲ့ကြသည်။ ထိုသို့ လာရောက်ခဲ့ကြသော ကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်သူများကို ရဟန်းမင်းကြီးက ပရိတ်သတ်များအထူးသဖြင့် ငယ်ရွယ်သူများအပေါ် သူတို့၏လွှမ်းမိုးမှု ကြီးမားသောကြောင့် စံတင်ထိုက်သူများ ဖြစ်ကြရန် မိန့်မှာခဲ့သည်။

"ဘောလုံးကစားခြင်းဟာ လူအများ အထူးသဖြင့် လူငယ်များအပေါ်မှာ အလွန် ဩဇာလွှမ်းမိုးမှုရှိတာကြောင့် သင်တို့မှာ ကြီးမားတဲ့ တာဝန်ရှိပါတယ်။ ကစားပွဲတိုင်းမှာ သင်တို့ရဲ့ မျှတတဲ့စိတ်၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု၊ သူတပါးကိုလေးစားခြင်း၊ စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာခြင်းတို့ကို ပြသရမှာ ဖြစ်ပါတယ်။ ဒီလိုစိတ်ဓါတ်တွေနဲ့ ကစားတဲ့အခါ သင်တို့ရဲ့ ပရိတ်သတ်များအတွက် သင်တို့ဟာ စံပြုထိုက်သူတွေ ဖြစ်လာမှာပါ။ သင်တို့အတွက် ကျွန်ုပ်ပြုချင်တဲ့ ဆန္ဒက - သစ္စာတည်ကြည်ခြင်း၊ ဖြောင့်မတ်ခြင်း၊ စည်းလုံးညီညွတ်ခြင်းနဲ့ လူသားပီသခြင်းကို သက်သေခံသူများ ဖြစ်ကြပါစေ။"

တခါတလေ ဘောလုံးပွဲတွေမှာ ရန်ဖြစ်ကြတာတွေ၊ အကြမ်းဖက်ကြတာတွေဟာ အားကစားကို ဖျက်စီးသလို၊ ပရိတ်သတ်များရဲ့ ပျော်ရွှင်မှုကိုလည်း ဖျက်စီးခြင်းဖြစ်ပါတယ်။ ကျွန်ုပ်အနေနဲ့ သင်တို့ကို တိုက်တွန်းချင်တာက အားကစားကို အားကစား အဖြစ် ထိန်းသိမ်းကြပါ။ လူ့အသိုင်းအဝိုင်းနဲ့ အားကစားကို ဆက်စပ်ပေးတဲ့ သင်တို့ကို အထူး ကျေးဇူး တင် ပါတယ်။ သင်တို့ ကစားမယ့် ဗိုလ်လုပွဲဟာ ပွဲကြီးပွဲကောင်း တစ်ခုဖြစ်ပါစေ။

ဂျူဗင်တပ်စ် နှင့် လာဇီယိုတို့၏ ဗိုလ်လုပွဲကို မေလ ၁၇ ရက် အီတာလီတော်ချိန် ည ၉ နာရီတွင် ကစားခဲ့ကြသည်။ ဂျူဗင်တပ်စ် အသင်းက လာဇီယို အသင်းအား ၂ ဝိုင်း၊ သူညီဖြင့်အနိုင်ယူ ဗိုလ်စွဲခဲ့သည်။

CBCM-OSC



ပုပ်ရဟန်းမင်းကြီးဖရန်စစ်နှင့် ဂျူဗင်တပ်စ် နှင့် လာဇီယို ဘောလုံး အသင်းသားများ

ပုဂ္ဂိုလ်ရေးအဖွဲ့၊ စရိတ်ခွဲ၊ အခပ်အပန်းဖြေခြင်းအခါ၊ ပွဲလှူစာ၊ ခေါ်ပယ်အဖွဲ့၊ အား၊ လာဘ်စွဲကုသခြင်း



အမေရိကန် အစိုးရနှင့် အမေရိကန် ကက်သလစ် အသင်းတော်အကြား သင့်မြတ်သော ပူးပေါင်းဆောင်ရွက်ခြင်း ရှိမည်ဟု မျှော်လင့်ပါသည်။

ဆွေးနွေးသော အကြောင်းအရာများတွင် နိုင်ငံတကာ အရေးများ၊ ကမ္ဘာ့ ပြီးချမ်းရေးကို နိုင်ငံရေးနည်းလမ်းများ၊ ဘာသာရေး အပြန်အလှန် ဆွေးနွေးခြင်းများဖြင့် ဖော်ဆောင်ရေး၊ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်နေသော ပဋိပက္ခများနှင့် လူနည်းစုဖြစ်သော ခရစ်ယာန်များအား ကာကွယ် ကူညီရေးတို့ ပါဝင်သည်။

ရဟန်းမင်းကြီးနှင့် တွေ့ဆုံ ပြီးသော အခါ သမ္မတ ထရမ်သည် ဗာတီကန် နိုင်ငံတော် အထွေထွေ အတွင်းရေးမှူး ကာဒီနယ် ပီအယ်တရို ပါရီးလင်နှင့်လည်း တွေ့ဆုံခဲ့သည်။

သမ္မတ ကတော် မာလီနာ ထရမ်သည် သူငယ်တော်ယေရှူး ကလေးဆေးရုံသို့ အလည်အပတ်သွားခဲ့ပြီး သမီး အီဗန် ကာ သည်လည်း စန် အက်ဂျီးဒီယို လူမှုကယ်ဆယ်ရေးစခန်းသို့ လည်ပတ်လေ့လာခဲ့သည်။

CBCM-OSC

ဗာတီကန် ၂၄ ရက် မေလ ၂၀၁၇၊

ပုပ်ရဟန်းမင်းကြီး ဖရန်စွသည် အမေရိကန် ပြည်ထောင်စု သမ္မတ ဒေါက်တာ ထရမ်အား မေလ ၂၄ ရက်နေ့၊ နံနက် ၈:၃၀ နာရီတွင် သူ၏ နန်းတော်တွင် လက်ခံ တွေ့ဆုံခဲ့သည်။

သမ္မတ ဒေါက်တာ ထရမ် နှင့်အတူ သမ္မတ ကတော်၊ သမီးနှင့် သမက်တို့လည်း အတူ လိုက်ပါခဲ့ကြသည်။

ပုပ်ရဟန်းမင်းကြီးနှင့် သမ္မတတို့၏ တံခါးပိတ် ဆွေးနွေးချိန် မိနစ် ၃၀ ကြာမြင့်ခဲ့သည်။ မည်သည့် အကြောင်း အရာများ ဆွေးနွေးသည်ကို ပုပ်ရဟန်းမင်းကြီး ရုံးတော်မှ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့

သည်။ ထိုကြေငြာချက်တွင် "ရဟန်းမင်းကြီးနှင့် သမ္မတတို့၏ တွေ့ဆုံ ခြင်းသည် ရင်းနှီးပျူငှါမှု ရှိပါသည်" ဟု ဆိုသည်။

"အမေရိကန်ပြည်ထောင်စုနှင့် ဗာတီကန် အကြားရှိ ကောင်းမွန်သော အပြန်အလှန် ဆက်သွယ်မှု၊ အသက်ကို လေးစား တန်ဖိုးထားရေး၊ လွတ်လပ်ခြင်း၊ လွတ်လပ်စွာ ယုံကြည်ခွင့် နှင့် ဝတ်ပြုဆုတောင်းခွင့် တို့အတွက် ပူးပေါင်းဆောင်ရွက်မှုများကို ကျေနပ် အားရပါသည်။"

"လူမှုရေးလုပ်ငန်းများ အထူးသဖြင့် ကျန်းမာရေး စောင့်ရှောက်ရေး၊ ပညာရေး နှင့် ရွှေ့ပြောင်းလာသူများအား စောင့်ရှောက်ခြင်းစသည့် လုပ်ငန်းများဆောင်ရွက်ရာတွင်



မြောက် ကိုရီးယား အရေးအတွက် လွယ်ကူသော အဖြေမရှိ

ဆိုးလ်၊ ၁၈ ရက် မေလ ၂၀၁၇

တောင်ကိုရီးယားတွင် သမ္မတ အသစ် ရွေးချယ်ခန့်အပ်ပြီးချိန်တွင် တောင်နှင့် မြောက်ကိုရီးယားတို့ ပြန်လည် သင့်မြတ်ရေး အတွက် နည်းလမ်း ရှာဖွေရန် တောက် ကိုရီးယား ကက်သလစ် ဆရာတော်များ အဖွဲ့ချုပ်က သက်ဆိုင်ရာ ကော်မတီအား တာဝန်ပေးခဲ့သည်။

သမ္မတအသစ် မွန်းဂျေးအင်း လက်ထက်တွင် ကိုရီးယား လူမျိုးများ ပြန်လည် သင့်မြတ်ရေး အတွက် မျှော်လင့်ချက် ကောင်းများရှိသည်ဟု ပြန်လည်သင့်မြတ်ရေး ဆရာတော်များ ကော်မတီက ပြောကြားခဲ့သည်။ နိုင်ငံတော်အဆင့် ကော်မတီ အစည်းအဝေးပွဲကို မေလ ၁၈ ရက်နေ့က ဆိုးလ်မြို့တွင် ပြုလုပ်ခဲ့ကြသည်။

သို့သော် ကော်မတီ၏ အကြံပေးအရာရှိ ချိုမြောင်ကျွန်းက အလားအလာ

ကောင်းများရှိသည်မှန်သော်လည်း ၍ ကိစ္စကို သတိဖြင့် ကိုင်တွယ်ရန် အကြံပေးပြီး ဆရာတော်ကြီးများအား စိတ်မလောဘဲ အေးအေး သက်သာဆောင်ရွက်ရန် ဆရာတော်ကြီးများအား ပြောခဲ့ သည်။

သမ္မတအသစ်သည် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတွင် အကောင်းမြင်သူ တစ်ဦးဖြစ်သော်လည်း အမေရိကန်၊ တရုတ် ရုရှားတို့နှင့် သံတမန် ရေးရာများသည်လည်း ရောထွေးပါဝင်နေသဖြင့် အလွန် နက်နဲသော အရေးတစ်ခုဖြစ်သည်ဟု သတိပေး ပြောကြားခဲ့သည်။

လက်ရှိအနေအထားတွင် ချူကလီးယားလက်နက်များအရေး၊ ခုံးကျည်များ တည်ဆောက်နေခြင်းများသည် မြောက် ကိုရီးယား နိုင်ငံ၏ အကြီးမားဆုံးသော စိန်ခေါ်မှုများဖြစ်သည်။

တောင်ကိုရီးယား ကက်သလစ်



ဆရာတော်များသည် ဇွန်လ ၁ ရက် နေ့တွင် ကိုရီးယားလူမျိုးတို့ ပြန်လည်ကျေအေးသင့်မြတ်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပကြမည် ဖြစ်သည်။

Ref: UCAN

CBCM-OSC

စာမျက်နှာ ၆ မှ အဆက်လည်း ပြောကြားခဲ့သည်။ ယခု ဥပဒေသည်၊ ဖိလစ်ပိုင်နိုင်ငံ အတွင်း၌ အစိုးရနှင့် ကက်သလစ်သာသနာ၏ အာဏာပိုင်များကြား လောလော လတ်လတ် ဖြစ်ပွားခဲ့သော ထိတွေ့မှုဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် အသစ်တက်လာသော လက်ရှိသမ္မတ၏ မှူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများအား အကြမ်းဖက် နှိမ်နင်းသည့်လုပ်ရပ်၊ ရာဇဝတ်သားကောင်အား သေဒဏ်စီရင်ချက်ချခြင်း နှင့် ကျန်းမာရေး အကြောင်းပြု၍ မျိုးစိပ်များပြန်လည် ထုတ်လုပ်နိုင်သည့် မူဝါဒများနှင့် စပ်လျဉ်း ၍၊ ကက်သလစ် သာသနာ၏ လူမှု

သွန်သင် ချက်များနှင့် သွေဖီနေသောကြောင့်၊ ကျယ်လောင်စွာ ထုတ်ပြောကြားမှုများကို ပြုလျက်ရှိ သောကြောင့်လည်းဖြစ်နိုင်သည်။

သို့သော် သမ္မတဖြစ်သူ မာ သာသနာတော်ကို ပုတ်ခတ်ခြင်း မရှိသော်လည်း၊ သူ့အား မျက်မှန်းကျိုးသော သာသနာ့ဝန်ထမ်းများကိုမူ ပြင်းထန်သော စကားလုံးများဖြင့် တုန်လှုပ်သွား အောင်၊ မထီတလီ ပြန်လည် တုန်ပြန်ခြင်းများ ကိုသာ ပြုလုပ်လျက်ရှိသည်။

ကလေးပိုက်

၂၀၁၅ ခုနှစ် ဘာသာရေးခေါင်းဆောင်များ နည်းမျိုးစုံဖြင့် နှိပ်စက်ညှဉ်းပန်းခဲ့သည်။ မည်သည့် ဘာသာကိုမျှ ဝတ်ပြု ကိုးကွယ်ရာ နေရာများ ဆောက်လုပ်ခွင့် မပြုခဲ့ပါ။ ဘုရားကျောင်းအသစ် ဆောက်လုပ်ခွင့် ပိတ်ပင်ထားခဲ့ သည့်အပြင် ပျက်စီးယိုယွင်းသော ကျောင်းဆောင်များ ကို လည်း ပြုပြင်ခွင့် မပြုခဲ့ပေ။ ၁၉၉၂ ခုနှစ်တွင် ဘာသာတရားလုံးဝ မရှိတော့သည့် နိုင်ငံတစ်ခု အဖြစ်ခံယူခဲ့သည်။



ဘာသာသူများ၏ ထည့်ဝင်ငွေ မမေရီကန် ဒေါ်လာ ၉၅၀၀၀ ဖြင့်ဆောက်လုပ်မည့် ဘုရားကျောင်းသည် စတုရန်းပေ ၈၀၀ ကျယ်ဝန်းပြီး လူပေါင်း ၂၀၀ ခန့် ဝင်ဆန့်နိုင်မည်ဟု မျှော်လင့်ထားသည်။ ထိုဘုရားကျောင်းအား ဂရုဏာရှင်ယေရှူးဘုရားကျောင်းဟု ခေါ်ဝေါ် သမုတ်မည်ဟုလည်း သိရသည်။

CBCM-OSC

ကျူးဘားနိုင်ငံသည် ၁၉၆၀ ခုနှစ်များမှစတင်ကာ ကွန်မြူနစ်နိုင်ငံတစ်ခု ဖြစ်လာခဲ့ သည်။ တော်လှန်ရေး ခေါင်းဆောင် ဖီဒယ် ကာစထရို၏ တော်လှန်ရေး အောင်မြင်သည့် အချိန်မှစ၍ ဘုရားမဲ့ဝါဒကိုသာ နိုင်ငံအတွင်း ကျင့်သုံးခဲ့ပြီး ဘာသာရေးခေါင်းဆောင်များ နည်းမျိုးစုံဖြင့် နှိပ်စက်ညှဉ်းပန်းခဲ့သည်။ မည်သည့် ဘာသာကိုမျှ ဝတ်ပြု ကိုးကွယ်ရာ နေရာများ ဆောက်လုပ်ခွင့် မပြုခဲ့ပါ။ ဘုရားကျောင်းအသစ် ဆောက်လုပ်ခွင့် ပိတ်ပင်ထားခဲ့ သည့်အပြင် ပျက်စီးယိုယွင်းသော ကျောင်းဆောင်များ ကို လည်း ပြုပြင်ခွင့် မပြုခဲ့ပေ။ ၁၉၉၂ ခုနှစ်တွင် ဘာသာတရားလုံးဝ မရှိတော့သည့် နိုင်ငံတစ်ခု အဖြစ်ခံယူခဲ့သည်။

အမေရိကန်သမ္မတ အိုဘားမားလက်ထက်က ပုပ်ရဟန်းမင်းကြီး၏ ကြားဝင်ဖြန့်ဖြူး မှုဖြင့် အမေရိကန်နှင့် နိုင်ငံရေး သင့်မြတ် မှုပြန်လည်ရယူသည်။ ပုပ်ရဟန်းမင်းကြီးကိုယ်တိုင် ၂၀၁၅ ခုနှစ် စက်တင်ဘာလက သွားရောက်လည်ပတ်ခဲ့သည် အထိ တိုးတက်ပြောင်းလဲ ခဲ့သည်။ တချိန်က ခရစ်ယာန် ဘာသာခိုင်မာစွာ ထွန်းကားခဲ့သော ကျူးဘားနိုင်ငံသည် ဘာသာရေး လွတ်လပ်ခွင့် ပြန်လည် ရ ရှိလာသည်။

ဘုရားကျောင်းဆောက်လုပ်ရန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် တမ်ပါမြို့ရှိ ဘာ သာသူများက အလှူငွေ ထည့်ဝင်ကြခြင်းဖြစ်သည်။ ဘုရားကျောင်းဆောက်နိုင်ရန် ၂၀၁၀ ခုနှစ်က စတင်စီစဉ်ကာ အလှူငွေများ ထည့်ဝင်ခဲ့ကြခြင်းဖြစ်သည်။ တမ်ပါမြို့ စိန်လောရင့် ကျောင်းထိုင်ဘုန်းတော်ကြီး မိသားစု ရာမုန်း ဟာနန်ဒက်စ်သည် ကျူးဘားတွင် မွေးဖွားကာ ၁၉၈၀ ခုနှစ်များတွင် အမေရိကသို့ ထွက်ပြေးလာခဲ့သူဖြစ်သည်။ သူ့အနေနှင့် ကျူးဘား တမ်ပါအကြား ၁၉ ရာစုနှစ်ကတည်း ဆေးရွက်ကြီး ရောင်းဝယ်ခြင်းဖြင့် ရှိခဲ့သော ဆက်နွယ် မှုကို ပြန်လည်ထူထောင်ကာ ဝိညာဉ်ရေး ကဏ္ဍကို ထည့်သွင်း ဆက်နွယ်စေခြင်းဖြစ်သည်။

မက်ဆီကိုနိုင်ငံသည် ကမ္ဘာပေါ်တွင်ရာဇဝတ်မှုအထူးပြောဆိုနိုင်စွမ်း စာရင်းဝင်နေဟုဂိုဏ်းချုပ်သာသနာကတုန့် ပြန်

မက်ဆီကိုနိုင်ငံသည် ရာဇဝတ်မှု အထူးပြောဆို စာရင်းဝင်နိုင်စွမ်း တည်ငြိမ်မှုမရှိဆုံး နိုင်ငံ ဖြစ်နေကြောင်း၊ မက်ဆီကို ဂိုဏ်းချုပ်သာသနာ၏ သတင်းစာ တစ်စောင်ဖြစ်သော Desde La Fe တွင် ရေးသားဖော်ပြခဲ့သည်။

ကမ္ဘာ့အ ဆင့်တွင်အကြမ်းဖက်မှု အထူးပြောဆို ဒုတိယအဆင့်ရှိ နိုင်ငံအဖြစ်၊ ကမ္ဘာ့ နိုင်ငံများ၏ အကြမ်းဖက်မှု အခြေအနေကို စစ်တမ်းကောက်ခံသော အဖွဲ့၏ ထုတ်ပြန် ကြေ ငြာချက်တွင်ထိုသို့ ထွက်ပေါ်လာခဲ့သည်။

ရာဇဝတ်မှုများအနက် လူသတ်မှုသည် အများဆုံးဖြစ်နေသည်။ (၂၀၁၆) ၏ စစ် တမ်း အရ လူသတ်မှု (၂၆၀၀၀) ဖြင့် မက်ဆီကိုနိုင်ငံသည်၊ အီရတ်ထက် တစ်ဆင့်သာပြီး၊ ဆီးရီးယားအောက် တစ်ဆင့်သာ နိမ့်နေပါသည်။ ရာဇဝတ်မှု ဖြစ်ပွားမှု နှုန်းထားကို ကြည့်၍ နိုင်ငံသူ၊ နိုင်ငံသားတို့ သည် အကြမ်းဖက်မှု၏ သားကောင်၊ လူ့အခွင့်အရေးများ ချိုးဖောက် အကြမ်းဖက် ခံနေရမှုများနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှုများ လုံးခြုံမှုလုံးဝမရှိ၊ ဆုံးရှုံး နေကြရသည်။ မက်ဆီကိုသည်သမိုင်းပျောက်သွားမည့်အခြေအနေသို့ ဦးတည်နေသည်။

ဤသို့ဖြစ်ခြင်းမှာသေနတ်သံ၊ ဗုံးသံထွက်ပေါ်မလာသော၊ မကြေငြာသောစစ်ပွဲများ ၏ နောက်ဆက်တွဲများဖြစ်သည်။ လူထောင်သောင်းနှင့် သေကြေနေကြသည်။ တရား ဥပဒေ စိုးမိုးရေးသည် ကျေနပ်စရာ လုံးဝမရှိသောအခြေအနေသို့ ရောက်ရှိနေပါသည်။

နိုင်ငံ အတွင်း လူများ ပျောက်ဆုံးမှုမှာလည်း အလွန်မြင့်မားလျက်ရှိသည်။ လူဝင်မှု

ကြီးကြပ်ရေး၏ စစ်တမ်းကိုမှီငြမ်းဆိုရပါလျှင် ပျောက်ဆုံးနေသော လူဦးရေမှာ ၂၀၁၆၊ အောက်တိုဘာလ) တစ်လတည်းတွင်း လူပေါင်း (၃၀၀၀၀) ကျော် ပျောက်ဆုံးသွားခဲ့သည်။ လူပျောက်အများ ဆုံးပြည်နယ်များမှာ Tamaulipasw, Mexico, Jalisco နှင့် Sinaloa နယ် များဖြစ်သည်။

နိုင်ငံ၏သမိုင်းသည် အလွန်နာကျည်းစရာ အချိုးအကွေ့သို့ ရောက်ရှိနေပေပြီ။ မက်ဆီကိုနိုင်ငံ၏ ဆရာတော်ကြီးများအဖွဲ့ချုပ်ကလည်း ယခုကဲ့သို့ နိုင်ငံအတွင်းလူများ ပျောက်ဆုံးမှုနှင့် မားနေခြင်းကိုနိုင်ငံအာဏာပိုင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ အရပ် ဖက် လူမှုအဖွဲ့အစည်းများ လစ်လျူရှုထားရမည့်အရာ၊ ဆက်လက်သီးခံနေရမည့်အရာ မဟုတ်။ အကျိုးရှိသည့် လုပ်သင့်လုပ်ထိုက်၊ တုန့်ပြန်သင့်သော ပုံစံဖြင့်တုန့် ပြန်ရမည် ဖြစ်သည်။

ပျောက်ဆုံးနေသောသူများ၏ ကံကြမ္မာကိုလည်း၊ အဘယ်သို့ ဖြစ်နေသည်၊ အဘယ်သို့ ဖြစ်သွားသည်၊ အဘယ်ကြောင့်နည်းစသည်ဖြင့် မှန်ကန်တိကျ စွာဖော်ထုတ်၍ ပြည်သူများအား ဖော်ပြသင့်သည်။ သို့မှသာ အန္တရာယ်ကို ဝိုင်းဝန်းကာကွယ်နိုင်မည်။ သို့ သော် ဖော်ဆောင်ရန်ထက်၊ ကြောက်အား ပို၍ လမ်းခုလပ်တွင်ပင် ပျောက်ရှာသွား နေကြ သည်။ ကျွန်ုပ်တို့ သည်ပျောက် ဆုံးနေသောသူများအားမေ့မေ့ပျောက်ပျောက်မရှိ။ သတိတရ ရှိ နေကြသည် ဖြစ်ကြောင်းဖြင့် ရေးထား ထုတ်ဖော်ထားပါသည်။

ကလေပိုက်

ဖိလစ်ပိုင်နိုင်ငံ၌ ဘာသာရေး ပုံတော်များကို ကားများ၌ ချိပ်ဆွဲခြင်းကို တားမြစ်လိုက်ခြင်းကြောင့် အသံဗလံများ ထွက်ပေါ်လာ

ဖိလစ်ပိုင်နိုင်ငံသည်အာရှတိုက်ကြီး ၌ တစ်ခုတည်းသော ကက်သလစ်နိုင်ငံ ဖြစ်သည်။ လူဦးရေ၏ ၈၀% ခန့်သည် ကက်သလစ် ဘာသာဝင်များဖြစ်သည်။ နိုင် ငံကို အုပ်ချုပ်သော သမ္မတ အဆက်ဆက် သည် ကက်သလစ်အသင်းတော်အား ဦး ထိပ်ထားသော်လည်း လက်ရှိ သမ္မတ ဒူတာ တေးနှင့် အသင်းတော်အကြား ဆက်ဆံရေး မှာ အစဉ်မပြေပါ။

မကြာမီက ဖိလစ်ပိုင် အစိုးရ၏ ယာဉ်များတွင်၊ ဘာသာရေး ရုပ်ပုံကားချပ် များ ချိတ်ဆွဲခြင်းကို ပိတ်ပင်သော ဥပဒေ ကြောင့်၊ ဖိလစ်ပိုင် ကက်သလစ် သာသနာ ၏ အာဏာပိုင်များ ကြား ထိတွေ့မှုများ ရှိခဲ့သည်။ ထိုသို့တားမြစ်ခြင်းမှာ၊ ယာဉ် မောင်းများအား၊ အာရုံ နောက်စေခြင်းဖြင့်၊ ယာဉ်အန္တရာယ် ကျရောက်နိုင်ကြောင်း၊ မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များ အဖွဲ့ချုပ် သတင်းဂျာနယ်

ထို့ကြောင့် ကြိုတင်ကာကွယ်ရန် ဖြစ် ကြောင်း ပြောပါသည်။ တားမြစ်ချက်များ တွင် ယာဉ်မောင်းရင်း ဖုန်းပြော ခြင်း၊ စာ တိုများ ပေးပို့ခြင်း၊ အလှပြင်ရင်း ကားမောင်း နှင်ခြင်း၊ အစာစားခြင်း၊ သောက်စားခြင်း စသည်တို့ ပါဝင်ပါသည်။

ဤတားမြစ်ချက်ကို ပြီးခဲ့သော အပတ် ၌ ကြေငြာခဲ့ရာ၊ ကက်သလစ်ဦးရေး ၈၀% ကျော် ရှိသောနိုင်ငံတွင် မကျေနပ် သည့် အသံများကျယ် လောင်စွာ ထွက်ပေါ် စေခဲ့သည်။ ယခုကဲ့သို့ တား မြစ်ချက်များ သည် မလိုဩဇာသုံးလွန်းခြင်း၊ အခြေအနေ ကို မှန်ကန်စွာ မမြင်တတ်၊ မကိုင်တွယ် တတ်ခြင်းသာ ဖြစ်ကြောင်း၊ ဖိလစ်ပိုင် ဆရာ တော်ကြီးများအဖွဲ့၏ အတွင်းရေးမှူး ဖာ သာရ် ဂျေရမ်း ဆေချီလားနီမှ AFP သတင်းဂျီနကို ပြော ကြားခဲ့သည်။

ယာဉ်မောင်းများသည်၊ ဘာသာ ရေး ရုပ်ပုံများ ဖူးတွေ့ခြင်းဖြင့်ပို၍ လုံခြုံမှု ရှိကြောင်း အဘယ့်ကြောင့်ဆိုသော် အဆိုပါ ဘာသာရေး ပုံ တော်များသည်၊ ၎င်းတို့အား စိတ်အာရုံ ကြည် လင်အောင် အလင်းပေး လေ့ရှိကြောင်း၊ ၎င်းတို့ အား ကာကွယ် ကြောင်း ဆက်လက် ပြောကြား ခဲ့ပါသည်။

ဘာသာရေး ပုံတော်များကို ပိတ် ပင်ရန် ကြိုးစားအားထုတ်ခြင်းထက်၊ လက် ကိုင်ဖုန်းများ အသုံးပြုခြင်းကို ထိရောက်စွာ အရေးယူကိုင်တွယ် ရမည်ဖြစ်ကြောင်း၊ ယာဉ် မောင်းနေစဉ် လက်ကိုင်ဖုန်း အသုံး ပြုခြင်းအားပိတ်သည်ကို သူလည်း ထောက် ခံကြောင်း၊ သို့သော် ဘာသာရေး ရုပ်ပုံ များ ချိပ်ဆွဲခြင်းကို ပိတ်ပင်သည်မှာ အဓိပါယ် လုံးဝ မရှိကြောင်း၊ ဘာသာရေး ရုပ်ပုံများ၊ ဆင်းတုတော်များသည်ယာဉ်၏ ရှေ့တွင်

လည်းကောင်း၊ ဘေးကြည့်ဖက်နား တွင် လည်းကောင်း၊ တင်ထားနိုင်ကြောင်း၊ ရွှေ့ လျှားနေခြင်း မဟုတ်ကြောင်း ဖိလစ်ပိုင် ဆရာတော်ကြီးများ၏ တရားဝင် လူမှု ကွန် ယက်မှ၊ အတွင်းရေးမှူးက ပြန်လည် တုန့် ပြန်ထားသည်။

ဖိလစ်ပိုင်နိုင်ငံ၏ သယ်ယူပို့ ဆောင်ရေးတွင်ပါဝင်သောယာဉ်ပိုင်ရှင်များ ကလည်း၊ စိပ်ပုတီး၊ ဘုရားဆင်းတု တော် လေးများသည်၊ ယာဉ်မတော်တဆမှုကို ဖြစ် ပေါ်စေသည် ဆို သည့် အကြောင်းပြ ချက် သည် အထောက် အထား ခိုင်လုံပေ။ ယာဉ် မောင်းတို့၏ ဘာသာရေး သက်ဝင် ယုံကြည် မှုကို ဝင်ရောက်မစွပ်ဖက်နိုင်ဟု မဆိုပါ။

သယ်ယူ ပို့ဆောင်ရေး အဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သူ ဂျော့ဆန် မာတေးအို က စာမျက်နှာ ၅ သို့

ဒေသနိကဗေဒဌာန၊ စိန်ဂျိုးဇက်ရဟန်းဖြစ် တက္ကသိုလ် သိုလ် (၂၀၀၇-၂၀၁၈) ဖညာသင်နှစ် ဖွင့်လှစ်ခြင်း



ပြင်ဦးလွင်၊ ၁၉ ရက် မေလ ၂၀၁၇
ဒေသနိကဗေဒဌာန၊ စိန်ဂျိုးဇက် ရဟန်းဖြစ် တက္ကသိုလ် (၂၀၀၇-၂၀၁၈) ဖညာသင်နှစ် ဖွင့်လှစ်ခြင်းနှင့် ပထမနှစ် ရဟန်းလောင်း ကိုရင်သစ်များအား ကြိုဆို ခြင်း အခမ်းအနားကို မေလ ၁၉ ရက်နေ့ တွင် ပြုလုပ်ခဲ့ပါသည်။

ဦးစွာ ပထမ ကျောင်းအုပ် ဘုန်း တော်ကြီး Fr. Peter Than မှ ဦးဆောင်ပြီး စာချဘုန်းတော်ကြီး (၅) ပါးနှင့်အတူ မစ္စား တရား ပူဇော်ခဲ့ပါသည်။ ထို မစ္စား တရား တော်မြတ်၌လည်း စာချဘုန်းတော်ကြီးများ မှ ယုံကြည်ခြင်းကို ဝန်ခံခြင်း၊ အသင်းတော်

၏ သွန်သင်ချက်များပေါ် သစ္စာတည်ကြည် မည်ဟု ကတိပြုခဲ့ကြပါသည်။

ထို့နောက်ပညာသင်နှစ် အစ သာ သနာ့ အလံတော် အား လွှင့်ထူပြီး ပထမနှစ် ကိုရင်သစ်များ အားကြိုဆိုခြင်း အခမ်း အနားကို ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ထို အခမ်းအနား တွင် ကိုရင်သစ်များမှမိတ်ဆက် ခြင်း၊ စာချ ဘုန်းတော်ကြီးများမှ မိမိတို့သင် ကြားပေးမည့် ဘာသာရပ်များနှင့် မိတ်ဆက် ပေးခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ပါသည်။

(၂၀၁၇ - ၂၀၁၈) ပညာ သင်နှစ် တွင် ရဟန်းဖြစ် တက္ကသိုလ်တွင် တာဝန်

ထမ်းဆောင်မည့် ဘုန်းတော်ကြီးများမှာ Fr. Peter Than (ကျောင်း အုပ်ဘုန်းတော် ကြီး)၊ Fr.Gibert (ဒုကျောင်း အုပ်ဘုန်းတော် ကြီး)၊ Fr.Joseph Zar Ni (ဝိညာဉ်ရေး လမ်း ညွှန်ဘုန်းတော်ကြီး)၊ Fr.Henry (စည်းကမ်း ထိန်းဘုန်းတော်ကြီး) တို့ဖြစ်ပါသည်။ ထို့အပြင် Visiting Professor (၅) ပါး မှလည်း လာရောက် သင်ကြားပို့ချမည်ဖြစ်ပါသည်။

ဤပညာသင်နှစ်တွင်ပညာ ဆည်း ပူး သင်ယူမည့် ရဟန်းလောင်းကိုရင်များမှာ

ရန်ကုန် (၅) ပါး၊ မော်လမြိုင် (၁) ပါး၊ ပြည် (၂) ပါး၊ ပုသိမ် (၂) ပါး၊ ဘားအံ(၁) ပါး၊ မန္တလေး (၆) ပါး၊ ဟားခါး (၁) ပါး၊ ကလေး (၁၂) ပါး၊ လားရှိုး(၂) ပါး၊ မြစ်ကြီးနား (၉) ပါး၊ ဗန်မော် (၄) ပါး၊ တောင်ကြီး (၂)ပါး၊ တောင်ငူ (၂) ပါး၊ လွိုင်ကော် (၆) ပါး၊ ဖယ်ခုံ (၂) ပါး၊ ကျိုင်းတုံ (၅) ပါး၊ Little Way (၆) ပါးနှင့် St. Paul (၁) ပါး စုစုပေါင်းရဟန်း လောင်းကိုရင် (၆၈) ပါး ရှိပါသည်။

Bro. ခရစ္စတိုဖာ မောင်နန်းဝင်း



စိန် ဂျွန်မေရီ ဗီယံနေ သီအော်လော်ဂျီစာသင်ဌာန ဖွင့်လှစ်ခြင်း

လွိုင်ကော်၊ မေလ ၁၄ ရက် ၂၀၁၇

လွိုင်ကော်ကက်သလစ်သာသနာ၊ လွိုင်ကော် ခရစ်တော်ဘုရင်ဗဟို ဘုရား ကျောင်းကြီး၌ (၂၀၁၇) ခုနှစ်၊ မေလ(၁၄) ရက်၊ တနင်္ဂနွေနေ့တွင် တောင်ကြီးဂိုဏ်း ချုပ်သာသနာဆရာတော်ကြီး ဘာဆီးလျို အားသိုက်မှ ဦးဆောင်လျက်၊ ဆရာတော် ဆိုတေးရီဖားမော၊ ဖယ်ခုံသာသနာ ဆရာ တော် ပီတာလတ် နှင့် တောင်ငူသာသနာ ဆရာတော်ကြီး အိုက်ဇက် ဓနတို့ ပါဝင် လျက်၊ တောင်ကြီး သာသနာဇုံ အတွင်းရှိ ရဟန်း လောင်းကိုရင်များ အတွက်၊ စိန်ဂျွန် ဗီယံနေ ရဟန်းဖြစ်သင်ကျောင်း သီအော် လော်ဂျီစာသင်ဌာန ဖွင့်လှစ်ခြင်း၊ အခမ်း အနားတစ်ရပ်ကိုမစ္စား တရားတော်ဖြင့် ကျင်း ပြုလုပ်ခဲ့ကြသည်။

မစ္စား တရားတော်မြတ်ကို တောင် ကြီးသာသနာ ဂိုဏ်းချုပ်ဆရာတော် ဘာဆီး လျို အားသိုက်မှ ဦးဆောင်ပေးခဲ့ပြီး၊ ရဟန်း မင်းကြီးဆိုင်ရာ သာသနာ ပြန့်ပွားရေး ကောင် စီမှပေးပို့သော တရားဝင် ခွင့်ပြု

လွှာကို၊ တောင်ငူဂိုဏ်းအုပ် ဆရာတော် အိုက်ဇက် ဓနမှ ဖတ်ကြားခဲ့သည်။

ထို ကျောင်းတော်ကြီး အတွက် ကျောင်းအုပ် ဘုန်းတော်ကြီး တာဝန်ခံဖြစ် သည့် ဖာသာရ် ရီကားဒို ညေးရီ အား ဂိုဏ်းချုပ်ဆရာတော်ကြီး ဘာဆီးလျို အား သိုက်မှ တရားဝင်ခန့်အပ်လွှာကိုပေး အပ်ခဲ့ သည်။

ထို့နောက် သင်ကြားရေးဆိုင်ရာ နှင့် တာဝန်ခံများဖြစ်ကြသော ဖာသာရ် ကလဲမင်း အန်းဂျေလို အားတယ်၊ ဖာသာရ် ရောဘတ် ဗျားရယ်၊ ဖာသာရ် ဩဂုတ် စတင်း ကို၊ ဖာသာရ် ပေါလ် ပလိုင်း၊ ဖာ သာရ် ဂျွန် ကောဒီ တို့အား လွိုင်ကော် သာသနာဆရာတော်ကြီးစတီးဗင်းတျေးဖဲမှ တရားဝင် ခန့်အပ်လွှာများကို ပေးအပ်ခဲ့ သည်။ ထိုသို့ တာဝန်အသီးသီး ပေးအပ်ခံ ရသော ဘုန်းတော်ကြီးများသည်၊ ယုံကြည် ခြင်းအချုပ်ကို အတူတကွ ရွတ်ဆိုကြ ပြီးနောက် ဝန်ခံ လက်မှတ် ရေးထိုးခြင်း များကို၊ ဆက်လက်ပြုလုပ်ခဲ့ကြသည်။



ထို့နောက် မစ္စား တရားတော်မြတ် ကို ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ရာ အပြီး တွင် ထိုအခမ်းအနားသို့ တက်ရောက် လာ ကြသော ဆရာတော်ကြီးများ၊ ရဟန်း ဘုန်းတော်ကြီးများ၊ သီလရှင်နှင့်ကိုရင်များ အပါဝင်ယုံကြည် သူသားသမီးများက စိန် ဂျွန် ဗီယံနေ အမည်ဖြင့် ဖွင့်လှစ်မည့် ရဟန်း ဖြစ်သင် တက္ကသိုလ် ကျောင်းရှေ့သို့ စုရုံး ကာ၊ ဆရာတော်ကြီး မာတီးယာ ဦးရွှေ နှင့်အတူ၊ ဆရာတော်ဆိုတေးရီနှင့် ဆရာ တော် ပီတာလတ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့သည်။

တောင်ကြီးဂိုဏ်းချုပ် သာသနာ ၏ လက်အောက်ရှိသာသနာငါးခုဖြစ်သော၊ တောင်ကြီး၊ ဖယ်ခုံ၊ လွိုင်ကော်၊ တောင်ငူ၊ ကျိုင်းတုံသာသနာအတွက်၊ ဓမ္မသင်္ဂြိုဟ် ပညာသင်ကြားမည့်ရဟန်းလောင်း ကိုရင် များသည်၊ ယခင်နှစ်အထိ၊ (၁၄) မေလခ လမ်း ရှိ၊ ရန်ကုန်ရဟန်းဖြစ် တက္ကသိုလ်တွင် ပညာရည်နို့ သောက်စို့ခဲ့ကြရာ၊ ယခုနှစ်မှ စ၍၊ ကယားပြည်နယ်၊ လွိုင်ကော် သာသ နာ၊ နောင်ယား (ခ) တွင် ဖွင့်လှစ် ထားသော၊ ရှင် ဂျွန် မေရီ ဗီယံနေ ရဟန်းဖြစ် တက္ကသိုလ် ၌သာ ဆက်လက်ပညာသင် ကြားရတော့ မည်ဖြစ်ပါသည်။

Cle Pike & CBCM-OSC



မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များ အဖွဲ့ချုပ် သတင်းဂျာနယ်

၂၀၁၇/၂၀၁၈ ဖညာသင်နှစ် အစပွင့်ပွဲနှင့် ဖညာသင်နှစ်အတွက် စာချရဟန်းတော်များ အဖွဲ့ချုပ် သတင်းဂျာနယ် 2017^2018 ယှဉ်ပြိုင်ပွဲ



ရန်ကုန်၊ ၂၂ ရက် မေလ ၂၀၁၇

စိန်ကျီးဇက် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းဖြစ်တက္ကသိုလ်(သီအော်လော်ဂျီဌာန) ရန်ကုန် ၏ ၂၀၁၇/၂၀၁၈ ဖညာသင်နှစ်ကို မေလ ၂၂ ရက် နေ့ နံနက် ၆း၃၀ နာရီတွင် တက္ကသိုလ် ဝန်းအတွင်းရှိ ဘုရားကျောင်း တွင် မစွားတရားတော်မြတ် ပူဇော်ခြင်းဖြင့် စတင်ခဲ့ပါသည်။

စာသင်သား ရဟန်းလောင်း ကို ရင် များသည် နေ့ရာသီ ၂ လတာ ကျောင်း ပိတ်ရက်များအပြီး မေလ ၁၆ ရက်နေ့တွင် ကျောင်းတော်သို့ ပြန်လည် ရောက်လာခဲ့ကြ သော်လည်း အတန်းစားများ သင်ယူခြင်းကို ယနေ့မှ စတင်ခြင်းဖြစ်သည်။ သင်ခန်းစာ များ စတင်မသင်ယူမှီ ပုံသွင်းဆောက်တည် ခြင်း Formation သဘောကို နားလည်စေ ရန် သုံးရက်တာ ပို့ချပေးခဲ့ပါသည်။

ရန်ကုန် ရဟန်းဖြစ် တက္ကသိုလ် သည် ရဟန်းဖြစ်ရန်အတွက် နောက်ဆုံး အ ဆင့်ပြင်ဆင်ခြင်းဖြစ်သောကြောင့် အလွန် အရေးပါသော စာသင်ဌာနတစ်ခုဖြစ်သည်။

ဤကျောင်းတော်တွင် လေးနှစ်တာ ပညာ ဆည်းပူးခြင်း၊ မိမိကိုယ်ကို ပုံသွင်း တည် ဆောက်ခြင်းအားဖြင့် ရဟန်းတစ်ပါးအဖြစ် မှန်ကန်စွာ ရှင်သန်နေထိုင်ပြီး လုပ်ငန်းတာ ဝန်များ ကိုလည်း လေးစား ကျွဲပြန်စွာ ဆောင် ရွက်နိုင်မည် ဖြစ်သည်။ စာချရဟန်း များအတွက်လည်း အလွန် စိန်ခေါ်မှုများပါ သည်။ ပုံသွင်းဆောက်တည်ခြင်းဟု နား လည်ရသော Formation သည် အလွန် ထိ ရှုလွယ်သော လုပ်ငန်းတစ်ခုဖြစ်သည်။

ဤကဲ့သို့ ကြီးမားသော လုပ်ငန်း စဉ်တစ်ခုကို ဆောင်ရွက်ရန် ဘုရားသခင်၏ ကျေးဇူးတော်သည် အလွန် အခရာကျသော ကြောင့် ဘုရားသခင်အား ခေါ်တလျက် စာ သင်နှစ်ကို စတင်ကြခြင်းဖြစ်ပါသည်။

ကက်သလစ်အသင်းတော်သည် ယုံကြည်ရာ အချက်များကို သားစဉ်မြေး ဆက်ထိန်းသိမ်းစောင့်ရှောက်ကာ လက် ဆင့်ကမ်းပေးခဲ့သည်။ အသင်းတော်၏ ယုံ ကြည်ချက်များကို စောင့်ရှောက်ရန်မှာ အ

သင်းတော်ကို ဦးဆောင် ဦးရွက် ပြုသူများ၏ အဓိက တာဝန်ဖြစ်သည်။ ထို့ကြောင့် စာချ ရဟန်းတို့သည် အသင်းတော်၏ ယုံကြည် ခြင်းကို ဝန်ခံကာ၊ ထိုယုံကြည်ခြင်းနှင့် အ သင်း တော်အပေါ် သစ္စာရှိပါမည်ဟု စာသင် နှစ် အစတိုင်းတွင် ကျမ်းစာ အုပ်ကိုကိုင်ကာ သစ္စာပြု ကြသည်။ စာချ ရဟန်းတို့သည် သည်း အသင်းတော် အသိအမှတ်ပြု တက္က သိုလ်များမှ မဟာဘွဲ့ ရရှိထားသူများ ဖြစ် ရ မည်ဟု ပြဌာန်းထားသည်။ ရည်ရွယ်ချက်မှာ အသင်းတော်၏ သွန်သင်ချက်များနှင့် သွေ ဖယ်မသွားစေရန်ဖြစ်သည်။

သီအော်လော်ဂျီပညာရပ်ကို လေး နှစ် ဆည်းပူးရမည်ဟု အသင်းတော်က သတ်မှတ် ထားသည်။ ပြဌာန်း ထားသော ဘာသာရပ်များကို မအောင်မြင်ပါက ရဟန်း

သက်တာကို မှန်ကန်စွာသုံးသပ်ခြင်းတို့ဖြင့် လည်းကောင်း၊ အကြီးအကဲများ၏ လမ်း ညွှန်ခြင်းတို့ကို ခံယူ၍ လည်းကောင်း ဝိ ညာဉ်ရေးရာ၌ တည်ကြည် နိုင်ရန် ကျင့်ကြ ရသည်။

မြန်မာနိုင်ငံလုံး ဆိုင်ရာ ကက်သ လစ် ရဟန်းဖြစ် တက္ကသိုလ်သည် မြန်မာ နိုင်ငံကက်သလစ် အသင်းတော်အတွက် အလွန် အရေးပါ အရာ ရောက်သော နေရာ တစ်ခုဖြစ်သည်။

ယခုနှစ် ပညာသင်နှစ်အတွက် ရဟန်းလောင်း ကိုရင် ၁၇၂ ပါးရှိပါသည်။ ဆိုလိုသည်မှာ သူတို့အားလုံး ဘုရားသခင် ၏ ရွေးကောက်ခြင်း ခံရပါက ၄ နှစ်အတွင်း ရဟန်းဘုန်းကြီး ၁၇၂ ပါး ရရှိမည် ဖြစ်သည်။



ခံရန် အရည်အချင်းမရှိဟု သတ်မှတ်သည်။ သို့သော် ရဟန်းဖြစ်ရန်အတွက် စာပေ တစ် ခုတည်းဖြင့် ဆုံးဖြတ်၍ မရနိုင်ပါ။ ဝိညာဉ် ကာယ ပါရမီများ၊ ရဟန်းတို့၏ အမှုတော် ထမ်းဆောင်ခြင်းများသည်လည်း အလွန် အရေးပါသော လိုအပ်ချက်များ ဖြစ်သည်။ ထို့ကြောင့် ဤ ကဏ္ဍများကိုလည်း လေး နှစ်တာ အတွင်း အခိုင်အမာ သင်ယူကြ ရမည်ဖြစ်သည်။

သီအော်လော်ဂျီ ပညာရပ်များ အ ဖြစ်သင်ကြားရာတွင် ပါဝင်သော ဘာသာ ရပ်များမှာ သမ္မာကျမ်းစာ၊ အသင်းတော်၏ ယုံကြည်ရာအချက်များ၊ ကိုယ်ကျင့်တရား ရေးရာများ၊ အသင်းတော်၏ ဥပဒေများ၊ အသင်းတော်၏ ဝတ်ပြုကိုးကွယ်ခြင်း၊ အ သင်းတော်၏ ရာဇဝင်သမိုင်း တို့ကို အဓိက ဘာသာရပ်များအဖြစ် သင်ယူကာ ရဟန်း တစ်ပါးအဖြစ် အမှုတော် ဆောင်သည့်အခါ လိုက်နာ ကျင့်သုံးရမည့် စီမံခန့်ခွဲမှု ဘာသာ ရပ်များလည်း သင်ယူကြရသည်။

ရဟန်းတစ်ပါးသည် ကောင်းသော သိုးထိန်းဖြစ်တော်မူသော သခင်ယေရှု့ကို အတုယူကာ မိမိကိုယ်ကို ခရစ်တော်နှင့် တူ အောင် ကြိုးစား ဆောက်တည်ရသည်။ ဆက်ကပ်ပူဇော်သော အသက်တာကို မှန် ကန်တည်ကြည်စွာနေထိုင်နိုင်ရန် မိမိစိတ် ဓါတ် ခံယူချက်များကို ခိုင်မာလာအောင် ကျင့်ဆောင်တည်ကြရသည်။ ထို့ကြောင့် ဆုတောင်းခြင်းဖြင့်လည်းကောင်း၊ မိမိ အ

၂၀၁၇/၂၀၁၈ ဖညာသင်နှစ် အ တွက် သာသနာ အသီးသီးမှ တက်ရောက် ကြသော စာသင်သားကိုရင်များမှာ အောက် ပါ အတိုင်းဖြစ်သည်။

ရန်ကုန်	၁၈ ပါး
ပုသိမ်	၁၁ ပါး
ပြည်	၇ ပါး
မော်လမြိုင်	၁ ပါး
မန္တလေး	၁၁ ပါး
မြစ်ကြီးနား	၁၂ ပါး
ဟားခါး	၁၇ ပါး
လားရှိုး	၁၅ ပါး
ဖန်းမော်	၁၀ ပါး
ကလေး	၁၆ ပါး
တောင်ကြီး	၅ ပါး
တောင်ငူ	၉ ပါး
လွိုင်ကော်	၉ ပါး
ဖယ်ခုံ	၄ ပါး
ကျိုင်းတုံ	၉ ပါး
လာဆလက် (MS)	၈ ပါး
Little Way	၁ ပါး
ဖရန်စစ္စကန်	၂ ပါး
စိန်ပေါလ်	၇ ပါး

နှစ်အလိုက် စာရင်းမှာ	
စတုတ္ထ နှစ်	၄၁ ပါး
တတိယနှစ်	၄၇ ပါး
ဒုတိယနှစ်	၅၁ ပါး
ပထမနှစ်	၃၃ ပါး



၂၀၁၇၊၂၀၁၈ ဖညာသင်နှစ်အတွက် စာချရဟန်းတော်များ



မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များ အဖွဲ့ချုပ် သတင်းဂျာနယ်

ကျောင်းတော်ကြီး၊ ကျောင်းဆောင်သစ်နှင့် သာသနာ့ဌာနအသစ် ဖွင့်ပွဲနှင့် ဇနီးမောင်နှံများ ပါဝင်ပေးပို့ပေးခြင်း

ဗန်းမော်သာသနာ၊ ၁၇ ရက် မေလ ၂၀၁၇

ဗန်းမော် သာသနာ လိုင်ဇာ တွင် ဘုန်းတော်ကြီး ကျောင်းဆောင်သစ်နှင့် သာသနာ့ဌာနအသစ် ဖွင့်ပွဲကို ၁၇. ၅. ၂၀၁၇ နေ့တွင် ပြုလုပ်ခဲ့ပါသည်။

၂၀၀၇ ခုနှစ် မေလ(၁၇) ရက်နေ့တွင် လိုင်ဇာ ဒေသကို ဘုန်းတော်ကြီး တစ်ပိုင် အခွဲနယ် (Quasi Parish) အဖြစ် သတ်မှတ်ခဲ့ရာ ယခု ၂၀၁၇ မေလ (၁၇) နေ့ဆယ်နှစ်ကြာပြီးနောက် တင်းပြည့်ကျပ်ပြည့် ဘုန်းတော်ကြီး တစ်ပိုင် (Full Parish) အဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ဖွင့်ပွဲ အခမ်းအနားသို့ ဗန်းမော် ဂိုဏ်းအုပ် ဆရာတော် ရေမွန်ဆွမ်လွတ်ဝန်နှင့် မြစ်ကြီးနားဆရာတော် ဖရန်စစ်ဒေါ့တန်တို့ တက်ရောက်ကာ ဖဲကြီးဖြတ်ကောင်းချီးပေး ဖွင့်လှစ်ခဲ့ပါသည်။

ကျောင်းဆောင်သစ်ကို ဒေသခံ အလှူရှင်များနှင့် ဘာသာတူများမှ စုပေါင်းလှူဒါန်းကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါသည်။ ၎င်း ဘုန်းတော်ကြီး ကျောင်းဆောင်သစ်



ဆောက် လုပ်ရာတွင် တရုတ်ယွမ်ငွေ (၁၁) သိန်းကျော်နှင့် မြန်မာကျပ်ငွေ သိန်း ၇၀၀ ၊ စုစုပေါင်း သိန်း (၂၀၀၀) ကျော် ကုန် ကျခွဲကြောင်း သာသနာ့အမှုဆောင် ဥက္ကဋ္ဌ ဦးအင်မန်နော်ဘူ ထံမှ သိရသည်။
Tsalum(BMW-OSC)

ခရစ္စမားအားပေးခြင်းခံယူဖွဲ့

ပုသိမ်သာသနာ၊ ၁၄ ရက် မေလ ၂၀၁၇။



ပုသိမ် ဂိုဏ်းအုပ် သာသနာပိုင်၊ လပွတ္တာမြို့နယ် ၊ မြောင်းမြရဲအတွင်းရှိ စိန်မေရီသာသနာ (ခ) မြွေဟောက် သာသနာတွင် ဘာသာတူကလေးများ ၃၁၀ ယောက်

သည် ပုသိမ်ဆရာတော်ဂျွန်မန်းဆိန်ဟို၏ လက်တော်တွင် ခရစ္စမားအားပေးခြင်းခံ ခံယူခဲ့ပါသည်။

ပုသိမ်ဆရာတော် ဂျွန် မန်းဆိန်ဟို၏ ၂၀၁၇ သာသနာ နယ်လှည့် ခရီးစဉ် နောက်ဆုံး သာသနာ ဖြစ်သည့် စိန်မေရီ

သာသနာကို ၁၃. ၅. ၂၀၁၇ တွင် ကြွရောက်လာပြီး ဘာသာတူများကလို့က် လို့က်လှဲလှဲ ကြိုဆိုကြပါသည်။

၁၄ ရက် မေလ ၊ တနင်္ဂနွေနေ့ နံနက် ၇:၃၀ တွင် ကရင်ဘာသာစကားဖြင့် မွှား တရားကို စတင်ကာ ဘာသာတူကလေး ၃၁၀ ဦးကို ခရစ္စမားအားပေးခြင်း ပေးခဲ့ပါသည်။

စိန်မေရီ သာသနာ (ခေါ်) မြွေဟောက် သာသနာသည် ကရင် လူမျိုးအများစု နေထိုင်သော သာသနာ ဖြစ်ပြီး ကရင် ရိုးရာနှင့်ယဉ်ကျေးမှုကို ယခုထိ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်လျက် ရှိပါသည်။ အဖဆရာ တော်ဘုရား၏ သိုးထိန်းနှင့် ဆိုင်သော ၂၀၁၇ သာသနာ နယ်လှည့် ခရီးစဉ်တွင် ခရစ္စမား အားပေးခြင်း ပေးခဲ့သော သာသနာ မှာ (၈ သာ သနာ) ရှိကြောင်းနှင့် ယခု စိန်မေရီသာသနာသည် နောက်ဆုံး သာသနာဖြစ်ကြောင်း သိရှိရပါသည်။

Pathein OSC

ဒုတိယအကြိမ်မြောက် ဘာသာပေါင်းစုံ ဆွေးနွေးဖလှယ်ခြင်း သင်တန်း

ပုသိမ်သာသနာ။

ပုသိမ်ကက်သလစ်သာသနာတွင် ရန်ကုန်သာသနာနှင့် ပုသိမ်သာသနာပေါင်းပြီး Interfaith dialogue Facilitation TOT (Level II) ဘာသာပေါင်းစုံ နီးနော ဖလှယ်ပွဲ သင်တန်းကို ၂၀၁၇ ခုနှစ် မေလ ၁၈မှ ၂၀ထိ ၃ ရက်တာသင်တန်းကို ပုသိမ်မြို့ သာသနာ့ခန်းမတွင် အောင်မြင်စွာပြုလုပ် ကျင်းပခဲ့ပါသည်။


ဤသင်တန်းကိုဦးဆောင် ဦးရွတ်

ပြုသူများ မှာ ပုသိမ် သာသနာမှ Fr. Henry အိုင်ခလိန်နှင့် ရန်ကုန် သာသနာမှ Fr. Joseph Mg Win တို့ဖြစ်ကြပြီး Fr. Noel Naw Lat မှ Trainer အဖြစ် ဆောင်ရွက်ပါခဲ့သည်။

ဤ သင်တန်းတွင် ပါဝင် တက်ရောက်ကြသူများမှာ ပုသိမ် သာသနာမှ ဆရာတော် ဂျွန် မန်းဆိန်ဟို အပါအဝင် စာမျက်နှာ ၁၃ သို့



Pathein OSC



Ի Կոնստանդնուպոլիս, Մայրաքաղաքում, Երևանում, Եվ Հոմերսի, Եվ Հոմերսի
Եվ Հոմերսի, Եվ Հոմերսի

သခင်ယေရှု ရွှေနလုံးတော်အား သဒ္ဒါကြည်ညိုခြင်း

သခင်ယေရှု ရွှေနလုံးတော်အား သဒ္ဒါကြည်ညိုခြင်းဆိုသည်မှာ သူ၏ ကယ်တင်ခြင်းပေးသော မေတ္တာတော်ကို မြင်နိုင်သော နှလုံးသားဖြင့် ဖော်ကျူးထားခြင်းပင်ဖြစ်သည်။

အေဒီ ၁၀၅၀ နှင့် ၁၁၅၀ အကြားနှစ်များတွင် သခင်ခရစ်တော်၏ ဒုက္ခ ခံထမ်းတော်မူခြင်း၊ အသေခံခြင်းတို့ကို ထောက်ရှုဆင် ခြင်ကာ ကိုယ်တော်ရှင်၏ ပေးဆပ်ခြင်းကို ဟောကြားခဲ့ကြသော ရဟန္တာ ဘားနဒါ၊ ရဟန္တာ ဘော်နာဘင်းချားတို့ကြောင့် ပို၍လူသိများလာခဲ့သည်။ ထိုမှ ခေတ်အဆက်ဆက် ရဟန္တာ များစွာတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော် အကြောင်း ပိုမိုဟောပြောခဲ့ကြသည်။

သခင်ယေရှုရွှေနလုံးတော်အား သဒ္ဒါကြည်ညိုခြင်းနှင့် ဆက်စပ်မှု အရှိဆုံး ရဟန္တာမှာ ပြင်သစ်ပြည်မှ မာဂရက်မေရီ ဖြစ်သည်။ သူမသည် သီလရှုထောင့်ပါးဖြစ်သည်။ သခင်ယေရှု ရွှေနလုံးတော်အား ရှုပါရုံဖွဲ့ခြင်းရသည်ကို ပြောပြသောအခါ အကြီးအကဲလုပ်သူက စိတ်ကယောင်ချောက်ခြား ပြောနေသည်ဟု ကြိမ်းမောင်းကာ မယုံကြည်သည့်အပြင် နောက်ထပ် မပြောရန် ပိတ်ပင်ခဲ့သည်။ တနေ့တွင် မာဂရက်မေရီ အပြင်းအထန် ဖျားနာခဲ့သည်။ အကြီးအကဲက အကယ်၍ သူမ နေကောင်းလာလျှင် ရှုပါရုံခြင်းရသည်ကို ယုံကြည်လက်ခံမည်ဟု ပြောခဲ့ရာ တခဏချင်းတွင်ပင် ပြန်လည်ကျန်းမာလာခဲ့သည်။ ထိုအခါမှာသာ စစ္စတာ မာဂရက်မေရီသည် သူမမြင်တွေ့ရသော ရှုပါရုံအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ရခဲ့သည်။

ပထမဦးဆုံးတွေ့မြင်ခဲ့ရသော နေ့မှာ ၁၆၇၃ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ ဖြစ်သည်။ ၁၆၇၄ နှစ်တွင်လည်း နှစ်ကြိမ် ပြန်လည်ထင်ရှားပြခဲ့သည်။ သခင်ယေရှု ထင်ရှားပြစဉ်ပြောခဲ့သော စကားများကို စာဖြင့် ပြန်လည်ရေးသားခဲ့ရာ ထိုစာများသည် အလျင်အမြန်ပြန့်နှံ့သွားခဲ့သည်။ သခင်ယေရှု ရွှေနလုံးတော်၏ အကြောင်းကိုလည်း လူများ အကြား ပိုမိုစိတ်ဝင်စားလာခဲ့သည်။

၁၇၆၅ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး အဌမမြောက် ကလေးမင်းက သခင်ယေရှုရွှေနလုံးတော်ပွဲနေ့ကို သတ်မှတ်ပေးခဲ့သည်။ ထို့နောက် ရဟန်းမင်းကြီး နဝမမြောက် ပီအူးစ် က ၁၈၅၆ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့တွင် ဤပွဲတော်အား အသင်းတော်တစ်ခုလုံးတွင် ကျင်းပရန် ကြေငြာထုတ်ပြန်ခဲ့သည်။ သခင်ယေရှု ရွှေနလုံးသဒ္ဒါကြည်ညိုခြင်းသည် အတိုက်အခိုက် အဝေဖန်များကိုလည်း ရင်ဆိုင်ခဲ့ရသည်။ သို့သော် ထို မဟုတ်မမှန် ဝေဖန်ထိုးနှက်ချက်များကို ရဟန်းမင်းကြီး ဆဌမမြောက် ပီအူးစ် က Auctorem Fidei ဆိုသော စာချွန်တော်ကို ၁၇၉၄ ခု ဩဂုတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန် ကာ ချေပခဲ့သည်။

သခင်ယေရှုရွှေနလုံးတော်အား သဒ္ဒါကြည်ညိုခြင်းကို ပိုမို ခိုင်မာစေသော အချက်မှာ ရှုပါရုံခြင်းသော စစ္စတာ မာဂရက်မေရီအား ၁၈၆၄ ခု စက်တင်ဘာလ ၁၈ ရက်နေ့တွင် သူတော်မြတ် အဖြစ် ကြေငြာခဲ့ပြီး ၁၉၂၀ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ရဟန်းမင်းကြီး ၁၅ ကြိမ်မြောက် ဘယ်နဒစ်က ရဟန္တာ အဖြစ် တင်မြှောက်ပေးခြင်းဖြစ်သည်။ သူမ၏ ဝိညာဉ်ရေးလမ်းညွှန်ဘုန်းတော်ကြီး ဖါသာရ် ကလောက် ဒယ်လာ ကိုလမ်ဘီရီ ကိုလည်း ၁၉၂၆ ခု ဇွန်လ ၂၆ ရက်နေ့တွင် သူတော်မြတ်အဖြစ် ကြေငြာခဲ့သည်။

ထို့နောက်တွင် ယုံကြည်သူဘာသာဝင်များအား ရွှေနလုံးထံအပ်နှံပူဇော်ခြင်း ကို ၁၈၇၅ ခုနှစ်တွင်လည်းကောင်း၊ လူသားထုတစ်ရပ် လုံးအား အပ်နှံပူဇော်ခြင်းကို ၁၈၉၉ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ရဟန်းမင်းကြီး ၁၃ ကြိမ်မြောက် လေအိုမှ ဦးဆောင် ကာ ပြုလုပ်ခဲ့သည်။ ရဟန်းမင်းကြီး အဆက်ဆက် ဤ သဒ္ဒါကြည်ညိုခြင်းကို ပိုမိုခိုင်မာအောင် ဆောက်တည်ပေးခဲ့ကြသည်ကို အထင်အရှားတွေ့မြင်နိုင်သည်။ ၁၁ ကြိမ်မြောက် ပီအူးစ် က ၁၉၂၈ ခု မေလ ၈ ရက်နေ့စာချွန်တော်ဖြင့် ရွှေနလုံးတော် ထိခိုက်ပြစ်မှားမိသော အပြစ်များအတွက် ဆပ်ဖြေခြင်းပြုလုပ်ရန် ဝတ္တရားရှိကြောင်း မိန့်မှာခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် ရဟန်းမင်းကြီး ၁၂ ကြိမ်မြောက် ပီအူးစ် ရွှေနလုံးတော်အား သဒ္ဒါကြည်ညိုခြင်း၏ သဘောတရားနှင့် နည်းလမ်းများကို Haurientis Aqua ဆိုသည့် စာချွန်တော်ဖြင့် ရှင်းလင်းစွာ သင်ကြားခဲ့သည်။

ယေရှု ရွှေနလုံးတော်၏ ပွဲတော်အား သန့်ရှင်းသော ဝိညာဉ်တော်ဘုရားဆင်းကြွသည့် ပင်တကော့စ် ပွဲတော်အပြီး ဒုတိယ တနင်္ဂနွေနေ့တွင် ကျင်းပလေ့ ရှိသည်။ ယခုနှစ် ၂၀၁၇ ခုနှစ်တွင် ဇွန်လ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။

ရွှေနလုံးတော်အား သဒ္ဒါကြည်ညိုခြင်း ကို ပထမသောကြာနေ့တိုင်းတွင် အထူးပြုလုပ်ကြသည်။ ဤသည်မှာ မာဂရက်မေရီအား သခင်ယေရှုထင်ရှားပြစဉ်က ပေးထားခဲ့သော ကတိတော်ကြောင့်ဖြစ်သည်။ သခင်ယေရှု ရွှေနလုံးတော်က လ၏ ပထမ သောကြာနေ့တိုင်းကို ရွှေနလုံးတော်အတွက် ပူဇော်ဆက်ကပ်ပြီး ရွှေနလုံးတော်အား ဝတ်ပြုကိုးကွယ်ရန် သန့်ရှင်းသော နေ့ရက်တစ်ခုအဖြစ် ထားရှိစေရန် အလိုရှိကြောင်း မာဂရက်မေရီက ပြောပြခဲ့သည်။ ထိုကဲ့သို့ လ၏ ပထမ သောကြာနေ့တွင် ကိုးလဆက်တိုက် မပျက်မကွက် အာပတ်ဖြေခြင်းကိုယ်တော်မြတ်ပင့်ယူခြင်းစက္ကရမင်းတူးများခံယူကာဒက်ဆပ်ဖြေခြင်းပြုသူတို့အား ကျေးဇူးတော်မခံ မယူရဘဲ မသေစေရဟု ကတိထားခဲ့သည်။

ယေရှုရွှေနလုံးတော်အား ပလ္လင်တင်ခြင်းနှင့် မိသားစု အပ်နှံပူဇော်ခြင်းမေတ္တာ

အိုအတိုင်းမသိ မွန်မြတ်တော်မူလှသော ယေရှု၏ ရွှေနလုံးတော် ခရစ်ယန် အိမ်ထောင်စုတို့ အပေါ် ကိုယ်တော်စိုးစံတော်မူလိုသော ဆန္ဒကို သူတော်မ မာဂရက်မေရီအား ထင်ရှားရှင်းလင်းပြတော်မူသည်နှင့်အညီ ကျွန်ုပ်တို့ အိမ်သူအိမ်သားတစ်စုအပေါ်၌ လုံးလုံးအုပ်စိုးတော်မူပါမည့်အကြောင်း အပါးတော်သို့ ချဉ်းကပ်လျှောက်ထားကြပါသည်။ ယခုမှစ၍ နောင်အစဉ်အဆက် ကိုယ်တော်၏ အပြုမူကို နမူနာယူ၍ အသက်ရှင်လိုပါသည်။ မြေပေါ်၌ ငြိမ်သက်သာယာခြင်းကို ကိုယ်တော် ကတိထားတော်မူခဲ့သည်။ ကိုယ်တော်၏ ပါရမီများကို ကျွန်ုပ်တို့ အိမ်ထောင်စု၌ တိုးပွားလိုကြပါသည်။ ကိုယ်တော်ရှုတ်ချပြီးသော ကောကီ စိတ်ဆန္ဒတို့ကို အကျွန်ုပ်တို့မှ ဖယ်ရှားလိုကြပါသည်။ အကျွန်ုပ်တို့၏ သေးငယ်သော ယုံကြည်ခြင်း၌ အသိဉာဏ်ကို ကိုယ်တော် အုပ်စိုးတော်မူပါ။ ကိုယ်တော်၏ အကြွင်းမဲ့သော ချစ်ခြင်းဖြင့် အကျွန်ုပ်တို့ နှလုံးသား၌ စိုးစံတော်မူပါ။ ထိုချစ်ခြင်းမီလျှံ အစဉ်တောက်လောင် စိမ့်သောငှါ ကိုယ်တော်မြတ်ကို မကြာမကြာ ပင့်ယူပါမည်။

အို ရွှေနလုံးတော် ကိုယ်တော်၏ ကရုဏာတော်အားဖြင့် အကျွန်ုပ်တို့ စုဝေးရာ၌ အမှူးပြုတော်မူပါ။ အကျွန်ုပ်တို့၏ လောကီရေးရာ အမှုကိစ္စများကို ကောင်းကြီးပေး တော်မူပါ။ အကျွန်ုပ်တို့မှ ညှိုးငယ် ပူဆွေးခြင်းများကို သန့်ရှင်းစင်ကြယ်စေတော်မူပါ။ ဒုက္ခဒေဒနာများကို သက်သာစေတော်မူပါ။

တစ်နေ့သ၌ အကျွန်ုပ်တို့အထဲမှ တစ်ယောက်သောသူသည် ကိုယ်တော်ကို ပြစ်မှား ကျူးလွန်မိလျှင် အို မွန်မြတ်လှသော ရွှေနလုံးတော်၊ ကိုယ်တော်သည် နောင်တရသော အပြစ်ရှိသူအား ကရုဏာ သက်လျက်ရှိကြောင်းကို အသိအမှတ်ပြုတော်မူပါ။ ခွဲခွဲရာ အချိန်ရောက်၍ ကျွန်ုပ်တို့အထဲမှ သေပျောက် ကွေကွင်းခြင်း ဝင်ရောက်သဖြင့် ပူဆွေးရသောအခါ သေလွန်သူတို့နှင့် ကျန်ရစ်သူအားလုံးတို့သည် ကိုယ်တော်၏ တည်ကြည်ခိုင်မြဲသော စီရင်တော်မူခြင်းများကို ကျိုးနွံနာခံခြင်း ပြုပါမည်။ တစ်နေ့သ၌ ကျွန်ုပ်တို့ အိမ်ထောင်စုတို့သည် ရွှေနနိုင်ငံတော်၌ စုရုံးလျက် ကိုယ်တော်၏ ဂုဏ် ကျေးဇူးတော်တို့ကို အစဉ်မပြတ် ချီးမွမ်း သီဆိုနိုင်ပါလိမ့်မည်ဟု မျှော်တွေးပြီး ကျွန်ုပ်တို့ စိတ်ဖြေကြပါမည်။

မာရီယား၏ သန့်ရှင်းဖြူစင်သော နှလုံးတော် ဂုဏ်ကျက်သရေ နှင့် ပြည့်စုံသော အဖ သံဇူဇယ် တို့သည် ဤ ပူဇော်ခြင်းကို ကိုယ်တော်အား ဆက်သပါစေသော်။ ကျွန်ုပ်တို့သည် တစ်သက်ပတ်လုံး၌ နေ့စဉ်နေ့တိုင်း ထို ဆက်ကပ်ပူဇော်ခြင်းကို အောက်မေ့ သတိရနိုင်ရန် စောင့်မပါစေသော်။

အကျွန်ုပ်တို့၏ အရှင်၊ အကျွန်ုပ်တို့၏ အဖ ဖြစ်တော်မူသော ယေရှု၏ ရွှေနလုံးတော်အား ဂုဏ်ကျက်သရေ အစဉ်အမြဲရှိစေသတည်း။



arfaetq lawmi t
q & mawmi a rfa q t v r r
Aefarm * P i t l y q & mawmi

ဇွန်လ ၂၃ ရက်နေ့တွင် ကျရောက်သော မင်္ဂလာမွေးနေ့ရက်မြတ်မှသည် နောက်ထပ် နှစ်ပေါင်းများစွာ ဘုရားသခင် အပ်နှင်းထားသော သိုးထိန်းတာဝန် သာသနာ့ တာဝန်များကို ကျမ်းမာရွှင်လန်းစွာ ထမ်းဆောင် နိုင်ပါစေကြောင်း ဆန္ဒမွန်ပြု ဆုတောင်းမေတ္တာ ပို့သအပ်ပါသည် ဘုရား . . .။

CBCM-Herald

omomjykuav;i , biwef

CBCM-PMS Commission

မြိတ်၊ ၁၉-၂၂ ရက် မေလ၊ ၂၀၁၇

ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြု အသင်းများရုံး ဒါရိုက်တာသည် မော်လမြိုင် ဂိုဏ်းအုပ်သာသနာ မြိတ်တိုက်နယ် မဏေအရှေ့ ပျဉ်ချောင်းရွာရှိ ကလေးသူငယ်များထံသို့ သွားရောက်ကြည့်ရှုကာ သာသနာပြုကလေးသူငယ်များ အကြောင်း သိကောင်းစရာများ၊ သာသနာပြုများအနေဖြင့် အလေးထား လိုက်နာရမည့် ကိုယ်ကျင့်တရားဆိုင်ရာ ကျင့်စဉ်များနှင့် မိမိတို့၏ ခံစားချက်များကို နားလည်ခြင်းစသော အကြောင်းအရာများကို နှစ်ရက်တာ ပို့ချ ဝေမျှပေးခဲ့ပါသည်။



သီလရှင်(၄) ပါး၊ လုပ်အားပေးဆရာ/ဆရာမ များတို့က ဘာသာရေးဆိုင်ရာ ဗဟု သုတများ၊ ဓမ္မသီချင်းများ၊ ကစားခြင်း အမျိုး

မျိုးနှင့် ညစဉ် ကျပန်း စကားပြောပြိုင်ပွဲ၊ စကားရည်လှ ပြိုင်ပွဲများတို့ကို အလှည့်ကျ ဦးဆောင်ပြု လုပ်ပေးခဲ့ပါသည်။ သင်တန်း

သို့ ရွာနှစ် ရွာမှ ကလေးသူငယ်ပေါင်း(၁၆၀) ဦးတက် ရောက်ခဲ့သည်။ (CBCM-PMS)

မေလ (၁၉) ရက်မှ (၂၂) ရက်နေ့ အထိ ဖွင့်လှစ်ပေးသော နွေရာသီသင်တန်း အမှတ်စဉ် (၃) တွင် ဘုန်းတော်ကြီး (၄) ပါး၊

တောင်ငူသာသနာ။



တောင်ငူသာသနာ မိတ်သလင် တောင်တိုက်နယ်လုံးဆိုင်ရာ သာသနာပြု ကလေးသင်တန်းကို(၁၁-၁၅.၅.၂၀၁၇) အထိကျင်းပပြုလုပ်ခဲ့ပါသည်။

Rev.Fr.Danes Ba Mg, Rev. Fr. Richard, Rev. Fr. Martin Win Oo, Sr. B. MyatHninNwe, Sr. Emilia, Mr. S.A pi, တို့မှပို့ချ ပေးခဲ့ပြီးသာသနာ အမာခံ လူငယ်များပါ ဝင်ကူညီပေးခဲ့ကြပါသည်။ ပါဝင် တက်ရောက်သူ(၃၁၆) ဦး ရှိပါသည်။ ဒက်ဇူးမယ်(ISR)

ပြည်ပမထွက်ခွာမှီ လုံခြုံသော ရွှေ့ပြောင်းသွားလာမှုဆိုင်ရာကြိုတင်ပြင်ဆင်မှုသင်တန်း

CBCM-MCMAHT.Net Commission

သိမ်စိပ်၊ ၁၈ ရက် မေလ ၂၀၁၇။

ဘားအံသာသနာ ဘုရင်ဂျီကုန်း ကျေးရွာ၊ ဝင်ပကျေးရွာအုပ်စု သိမ်စိပ် တိုက်နယ် ခန်းမဆောင်တွင် ၂၀၁၇ ခုနှစ် မေလ ၁၈ ရက်နေ့တွင် ပြည်ပမထွက်ခွာမှီ လုံခြုံသော ရွှေ့ပြောင်းသွားလာမှု ဆိုင်ရာ ကြိုတင်ပြင်ဆင်မှု သင်တန်းကို ပြုလုပ်ခဲ့ပါသည်။



ထိုသင်တန်းကို Myanmar Catholic Migration and Anti-Human Trafficking Network (MCMAHT Net) and KMSS မှ ဦးဆောင်ပြုလုပ်ပေးခဲ့ပါသည်။

အပ်သော စာရွက်စာတမ်းများနှင့် အကူအညီ တောင်းခံနိုင်သော နေရာများစသည့် အချက်အလက်များအား ပို့ချခဲ့ပါသည်။

အဆိုပါသင်တန်းသို့ ဝင်းပကျေးရွာအုပ်စု ရွာ(၅) ရွာမှ သင်တန်းသား ၁၂၀ ခန့်တက်ရောက်ခဲ့ပါသည်။

MCMAHT.Net

ကလေးငယ်များအား ငါ့ထံသို့ လာပါစေ။ သူတို့အား မတားမြစ်ကြနှင့်။ အကြောင်းမူကား ဘုရားသခင်၏ နိုင်ငံတော်သည် ထိုသို့သော သူတို့၏ နိုင်ငံဖြစ်၏

အခြေခံသမ္မာကျမ်းစာသင်တန်း

ယိန်ကျန်းသာသနာ။



မေလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ အထိ အခြေခံ သမ္မာကျမ်းစာ သင်တန်း (BBS) ကို တရုတ်ပြည် (ယိန်ကျန်း) ဘုန်းတော်ကြီးတပိုင်ရှိ ပုဂ္ဂိုလ်သုံးပါးတစ်ဆူ ဘုရားကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။ သင်တန်းတက်ရောက်သူ စုစုပေါင်း (၅၀)ကျော် ပါဝင်တက်ရောက်ခဲ့ပါသည်။ သင်တန်းသို့

တက်ရောက်သူများမှာ ယိန်ကျန်းParish တစ်ပိုင်ရှိ ဒေသ ၅ ဒေသမှ လာရောက်ကြခြင်းဖြစ်ပါသည်။ ကျမ်းစာသင်တန်းပို့ချပေးသူများမှာ မြစ်ကြီးနားသမ္မာကျမ်းစာရုံးမှ Sr.Esther hkawn bawk နှင့် Sr.Rosa Htu Raw ဖြစ်ပါသည်။ ကျမ်းစာသင်တန်းတက်ရောက်

သင်ယူကြသူများမှာ တရုတ်ပြည်ရှိ ကချင်လူမျိုးစုဝင်များဖြစ်ကြသည်။ သင်တန်းပို့ချပေးသည့်(ယိန်ကျန်း) ဘုန်းတော်ကြီးတပိုင်နယ်အပြင်ထိုဒေသရှုတစ်ချို့ရွာများတွင်လည်းသမ္မာကျမ်းစာနှင့် ပတ်သက်ပြီးဝေမျှ ခွန်အားပေးခြင်းများပြုလုပ်ပေးခဲ့ပါသည်။ တရုတ်ပြည်တွင်ကချင်

လူမျိုးစုများစွာနေထိုင်ကြပြီးဘာသာစကားအခက်အခဲကြောင့် ကျမ်းစာနဲ့ပတ်သက်၍ လာရောက်ပို့ချပေးမည့်သူ မရှိသလောက်နည်းပါးသည်။ တစ်ခါတစ်ရံတရုတ်ဘာသာစကားနှင့် ပိုချပေးသော်လည်းနားမလည်ကြချေ။ ထို့ကြောင့်ကချင်ဘာသာစကားသာ နားလည်သည့်သူများအတွက် သင်တန်းပို့ချပေးရန် ယိန်ကျန်းဘုန်းတော်ကြီး Fr.Brang Shawng ၏ ဖိတ်ခေါ်မှုကြောင့် သွားရောက်ဝေမျှခဲ့ခြင်းဖြစ်ပါသည်။ ထို့အပြင်နယ်စပ်ဒေသကြီးစစ်ပြေးဒုက္ခသည် စစ်ရှောင်စခန်း နှစ်နေရာတွင်လည်း Bible Follow up လုပ်ခဲ့ပါသည်။ တရုတ်ပြည် ယူနန် တီဘက်နယ် တစ်လျှောက်တွင်ကချင်လူမျိုးအများအပြားနေထိုင်ကြရာ နတ်စားများနှင့် ကက်သလစ်ဘာသာဝင်များရှိကြသည်။ တရုတ်ပြည်တွင် ကချင်ဘုန်းတော်ကြီးများလည်း ရှိကြပါသည်။ ထို့ကြောင့် ဘာသာသူများအတွက် ပိုပြီးကောင်းမွန်၍ အကျိုးရှိစေရန်၊ သမ္မာကျမ်းစာကို ပိုမိုသိရှိ ဖတ်ရှုတတ်ရန်ဟူသည့်ရည်ရွယ်ချက်ဖြင့်သွားရောက် သင်တန်းပို့ချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တရုတ်ပြည်တွင် ကက်သလစ်ဘာသာဝင်ခြောက်သိန်းကျော် ရှိကြောင်းကိုလည်း ကျောင်းထိုင်ဘုန်းတော်ကြီး၏ ပြောပြချက်အရသိရပါသည်။
Sr'esther hkawn bawk (sfx) Myitkyina'

သမ္မာကျမ်းစာအခြေခံ၍ဘုရားစကားသင်ကြားခြင်းဆရာဖြစ်သင်တန်း

ကျိုင်းတုံသာသနာ။

၂၅-၃၀.၄.၂၀၁၇ ခုနှစ်၊ ကျိုင်းတုံကက်သလစ်သာသနာ ကျိုင်းတုံမြို့၊ သာသနာပြုကျောင်း၌ သမ္မာကျမ်းစာ အခြေခံ၍ ဘုရားစကား သင်ကြားခြင်း ဆရာဖြစ်သင်တန်းကို ပြုလုပ်ခဲ့ပါ သည်။

ဤ ဘု ရား စ ကား သ င် တ န်း ကို မြန်မာ နိုင်ငံလုံးဆိုင်ရာ ဆရာတော်များ ရုံးချုပ်ရှိ သမ္မာကျမ်းစာ တမန်တော် လုပ်ငန်းရုံးမှ ဘုန်းတော်ကြီး ဖာသာရ် စောဘော်စကိုနှင့် စစ္စတာရ်တို့ က ပို့ချပေးခဲ့ပါသည်။ ကျိုင်းတုံသာသနာတွင် ဒုတိယအကြိမ် မြောက် ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

သင်တန်း၏ ဦးတည်ချက်သည် ခေတ်ရေစီးကြောင်းနှင့်အညီ ကလေးသူငယ်များ ဘုရားစကား သင်ကြားပေးရာတွင်စိတ်ပါဝင်စားလာစေရန်၊ သမ္မာကျမ်းစာနှင့်ရင်းနှီးမှုရှိစေရန် သမ္မာကျမ်းစာမှ နှုတ်တော်ထွက်စကားကို ကဗျာ၊ အလင်္ကာ၊ သီချင်းလေးဖြစ်ရေးစပ်သီကုံးခြင်း၊ ကျမ်းစာဖတ်ရှု၊ ထောက်ရှုခြင်း၊ ကျမ်းစာပုံပြင်ပြော၊



သရုပ်ဆောင်ခြင်း၊ အသိအမြင်ဖွင့်ပေးသော မေးခွန်းများမေးမြန်းခြင်း၊ ကလေးများ၏ခံစားချက်များကို ဖော်ထုတ်ပေးသော မေးခွန်းများ၊ ကလေးများကို လက်တွေ့လုပ်ဆောင်နိုင်သော ကျင့်စဉ်များ၊ ကလေး

သူငယ်များ မိမိတို့ကြားနာ၊ သင်ကြားခဲ့သမျှကို မိမိကိုယ်ကို ပြန်လည်သုံးသပ်သွားစေရန် ရည်ရွယ် သင်ကြားပေးသော သင်တန်းဖြစ်ပါသည်။ ၎င်းသင်တန်းကို သာသနာအုပ်စု

ငယ်အသီးသီးမှ ဓမ္မဆရာ၊ ဆရာမများ ပိုဂ်းအသီးသီးမှ သူတော်စင်သီလရှင်များ ရဟန်းဖြစ်သင်ကျောင်းမှ ရဟန်းလောင်းများစုစုပေါင်း ၇၉ ဦး တက်ရောက်ခဲ့ပါသည်။
Rose(Sdp)

စာမျက်နှာ ၉ မှ အဆက် ရဟန်း တော် ၁၀ ပါးနှင့် သာမန်ဘာသာသူ ၁၀ ယောက် SFX Sr, Bro များ၊ ရန်ကုန် သာသနာမှ ရဟန်းတော် ၁၀ ပါးနှင့် သာမန် ဘာသာသူ ၁၀ ယောက် စုစုပေါင်း ၅၀ ကျော် တက်ရောက်ခဲ့ကြပါသည်။

ဤသင်တန်းကို ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံတော်တည်ဆောက်ရာတွင်ဘာသာပေါင်းစုံမှ ညီအစ်ကိုမောင်နှမများ စည်းလုံးညီညွတ်ပြီး လက်တွဲ လုပ်ဆောင်မှသာလျှင် စစ်မှန်သောငြိမ်း ချမ်း

ခြင်းကို ရရှိမည်ဖြစ်ကြောင်းနှင့်သင် တန်း တက်ရောက်သူ တစ်ဦးမှလည်းဤ သင်တန်းကို တက်ရောက်ခြင်း၏အကျိုး ရလဒ်က တစ်ဘာသာနှင့် တစ်ဘာသာ ဆက်ဆံရာတွင် မည်သို့မည်ပုံဆက်ဆံရမည်ကို သိ

ရှိလာရကြောင်း၊ အရေးကြီးလာ လျှင် သွေးခွဲမနေပဲ စည်းလုံးညီညွတ်ခြင်း ရှိကြဖို့ စသည့် ဗဟုသုတများကိုရရှိကြောင်း ပြောပြခဲ့ပါသည်။ သင်တန်းအပြီးတွင် မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြပါသည်။

ဖာတီမာမြို့တွင် မယ်တော်သခင်မ ထင်ရှားပြခြင်း နှစ်တစ်ရာပြည့်ပွဲတော်

ရန်ကုန်၊ ၁၃ ရက် မေလ ၂၀၁၇

ပေါ်တူဂီနိုင်ငံ ဖာတီမာမြို့တွင် မယ်တော်ထင်ရှားပြခြင်း နှစ်(၁၀၀) ပွဲတော် နှင့် (၆၄) ကြိမ်မြောက် ဖာတီမာ မယ်တော် သ ခ င် မ ဘု ရား ဧ ကျာ င်း ပွဲ တော် ကို ရန်ကုန်မြို့ ၂၉၂ (ခ) ပြည်လမ်း စမ်းချောင်းမြို့နယ်ရှိ ဖာတီမာ ဘုရားကျောင်းတွင် ၂၀၁၇ မေလ ၄ ရက် မှ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ ပါသည်။

တိုင်အောင် သီ ချင်းများကို Choir of Angels အမည်ပေး ထားသော ဖာတီမာ လူငယ်အဖွဲ့မှ သီဆို ပေးခဲ့ပါသည်။ ပွဲ တော်သို့ ကိုရင် (၁၅) ပါး၊ သီလရှင် အပါး (၁၀၀) ကျော်နှင့် ဘာသာတူ ၄၀၀၀ ပါ ဝင်ခဲ့ကြပြီး နေ့လည်စာဖြင့်ညှိခံ ကျွေးမွေး ခဲ့သည်။

Emmanuel David
(Our Lady of Fatima Church)



၁၃.၅.၂၀၁၇ ပွဲတော်နေ့ကြီး

မေလ ၄ ရက်နေ့ ဖွင့်ပွဲအခမ်းအနား ကို Rev. Msgr. Maurice ညွန့်ဝေ မှ အလံ လွှင့်ထူခြင်း၊ ဖဲကြိုးဖြတ်ခြင်းနှင့် ဖွင့်လှစ်ပေး ခဲ့ပါသည်။ နေ့စဉ် တိုင်းရင်းသား ဘာသာ စကားအသီးသီးဖြင့် မစ္စားတရားကို ပူဇော် ခဲ့ကြရာ ၄ ရက်နေ့တွင် လူငယ်များဦး ဆောင်ကာ မြန်မာဘာသာဖြင့် ပူဇော်ခဲ့ သည်။ ၅ ရက်နေ့တွင် ကရင်ဘာသာ ဖြင့် ပူဇော်ခဲ့ပြီး ထိုနေ့သည် ဆရာတော် ဂျွန် စောယောဟန်၏မွေးနေ့မြတ်ကိုလည်း ဆ ရာတော် Alexander ဦးပြုံးချို နှင့်အတူ မစ္စားပူဇော် ကျင်းပခဲ့ပါသည်။



၄.၅.၂၀၁၇ ဖွင့်ပွဲနေ့



၉.၅.၂၀၁၇ တမိလ်ဘာသာစကား

ထို့နောက်တွင် ရက်အလိုက် က ယန်းဘာသာ၊ သာ သနာပြု ကလေးငယ် များနှင့် မိသားစုကော်မရှင်များမှ အင်္ဂလိပ် ဘာသာ၊ ချင်းဘာသာ၊ တမိလ်ဘာသာ၊ တရုတ်ဘာသာနှင့် ဖာတီမာ သာသနာ အ မျိုးသမီးအဖွဲ့မှ လက်တင်ဘာသာ၊ ကချင် ဘာသာ တို့ဖြင့် မစ္စားတရား ပူဇော်ခဲ့ကြ သည်။ နေ့စဉ်နိဗ္ဗိဒ်များ မစ္စားတွင် မယ်တော် စိတန်းလှည့်လည်ခြင်း၊ ရိုးရာပဒေသာ အက များဖြင့် ဘုန်းတော်ကြီးများအား ပင့်ဆောင် ခြင်းများပြုလုပ်ခဲ့ပါသည်။



၅.၅.၂၀၁၇ ကရင်ဘာသာစကား



၁၀.၅.၂၀၁၇ တရုတ်ဘာသာစကား

၁၃ ရက်နေ့ စနေနေ့ ၇ ဘာသာစကား ပွဲ တော်နေ့ကြီး မစ္စားတရားတော်မြတ်ကို ကာ ဒီနယ် ချားလ်စ်ဘို ဦးဆောင်ပြီး ဆရာတော် ဂျွန်စောယောဟန်၊ ဆရာတော် Alexander ဦးပြုံးချို၊ ဆရာတော် Felix လျန်ခန်းထန်၊ ဆရာတော် Lucius Hre Kung တို့နှင့်အတူ ရဟန်းတော် (၅၅)ပါးတို့ဖြင့် ပူဇော်ခဲ့ပါသည်။



၆.၅.၂၀၁၇ ကယန်းဘာသာစကား



၁၁.၅.၂၀၁၇ လက်တင်ဘာသာစကား

မစ္စား အစီအစဉ်များတွင် အထွေ ထွေ ဆုတောင်းခြင်းကို ဘာသာစကား အ မျိုးမျိုးဖြင့်ပြုလုပ်ခဲ့ပါသည်။ ထို့နောက် အစီ အစဉ်များတွင် ၇ ဘာသာစကားကို ကာ ဒီနယ်မှဦးဆောင်ပြီး ဆရာတော်များနှင့် အ တူ ခွဲခဲ့ပါသည်။ ပွဲတော် အစရက်က လွှင့် တင်ခဲ့သော အလံတော်ကို ဖာသာရ်ဒေါမိနစ် ခင်စိုးမှ ပြန်လည်ရုတ်သိမ်းခဲ့ပါသည်။



၇.၅.၂၀၁၇ English ဘာသာစကား



၁၂.၅.၂၀၁၇ ရေချိုဘာသာစကား

ထို့ နောက် ကိုယ်တော်မြတ် ဒေသ စာရီ လှည့်လည်ခြင်းကို ဘင်ခရာအဖွဲ့များ၊ တိုင်းရင်းသားအဖွဲ့များဖြင့် လှည့်လည် ပူ ဇော်ခဲ့ကြသည်။ နောက်ဆုံး အစီအစဉ် အ ဖြစ် ကိုယ်တော်မြတ် ကောင်းချီးပေးခြင်း အခမ်းအနားကို ဆရာတော် ဂျွန် စောယော ဟန် မှ ပြုလုပ် ခဲ့ပါသည်။ ၇ ဘာသာစကား တိုင်ကို Rev. Fr Willam မှ ငြိမ်းသတ်ပေး ခဲ့ပါသည်။



၈.၅.၂၀၁၇ ရှမ်းဘာသာစကား



၁၃.၅.၂၀၁၇ ပွဲတော်နေ့ Choir of Angel

မစ္စားတရား အစ အလယ်အဆုံး

လွိုင်ကော်သာသနာ ဖာတီမာရွာတွင် ဖာတီမာမယ်တော်သခင်မပွဲကျင်းပ

လွိုင်ကော်၊ ၁၃ ရက် မေလ ၂၀၁၇



၂၀၁၇၊ မေလ(၁၃)ရက် စနေနေ့ တွင် လွိုင်ကော်ကက်သလစ် သာသနာ၊ နွားလင်း တိုက်နယ်၊ ဖာတီမာ ကျေးရွာရှိ မယ်တော် တောင်ပေါ်တွင် စတုတ္ထအကြိမ် မြောက် ဆိုဒူလာ ဖာတီမာမယ်တော်ပွဲနှင့် ပေါ်တူဂီနိုင်ငံရှိ နှစ် (၁၀၀) ပြည့် ဖာတီမာ

မယ်တော်ပွဲ အထိမ်းအမှတ် အခမ်းအနား တစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်း အနားကို တောင်ကြီးဂိုဏ်း ချုပ် ဆရာတော်ကြီး ဘာဆီးလျိုအားသိုက် မှ ဦးဆောင်လျက် ရဟန်းတော်များ (၂၀) ပါး ခန့် ခြံရံလျက် နံနက် (၇း၀၀) နာရီ အ

ချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ပေါ်တူဂီ ဂီနိုင်ငံရှိ ဖာတီမာ မယ်တော်ပွဲတော်၏ နှစ် (၁၀၀) ပြည့်သည့်အားလျော်စွာ၊ အထူး အခွင့်အရေးတူး တစ်ရပ်အဖြစ်၊ လွိုင်ကော် ကက်သလစ် သာသနာ ဆရာတော်ကြီး စတီးဗင်း တျေးဖဲက၊ ထိုနေ့တွင်ကျင်းပ

သော စတုတ္ထအကြိမ်မြောက် ဆိုဒူလာ မယ်တော် ပွဲတော်ကို၊ ပါဝင် တက်ရောက် ကာ၊ မယ်တော်အား ကြည်ညိုဂုဏ်ပြု သည့်၊ ယုံကြည်သူသား သမီးများအား၊ စစ်မှန်သော နောင်တဖြင့်အာပတ်ဖြေခြင်း၊ ကိုယ်တော်မြတ်ပင့်ယူခြင်းနှင့်၊ ရဟန်းမင်း ကြီးရည်ရွယ်ချက်အတွက် ဆုတောင်းခြင်း များဖြင့် ပြင်ဆင်ပေးကာ၊ တစ်စိတ်တစ်ပိုင်း အင်ဒူလဂျင်းသျှား Partial Indulgence ကို ပေးခဲ့သည်။

မတ္တူးတော်မြတ် အပြီး ဆရာတော် နှင့်တကွ၊ ရဟန်းတော် များ၊ သီလရှင်များမှ ဖယောင်းတိုင် မီးများဖြင့် မယ်တော် တောင် ပေါ်သို့ စီတန်းကာ၊ အတူတကွ ဆုတောင်း ခဲ့ကြသည်။

ထို့နောက်တွင် မယ်တော် ကျေးဇူး တော် ထမင်းထုတ်ကို ယုံကြည်သူ သား သမီးများနှင့် အတူတကွ ပျော်ရွှင်စွာ စား သောက်ခဲ့ကြပြီး၊ အခမ်းအနားကို အဆင် ပြေအောင်မြင်စွာ၊ ကျင်းပနိုင်ခဲ့ပါသည်။

ထို့နေ့ အခမ်းအနားတွင် ယုံကြည် သူ စုစုပေါင်း (၃၀၀၀) ထက်မနည်း လာ ရောက်ကာ၊ မယ်တော်အားသဒ္ဒါ ကြည်ညို ခြင်းကို ပြုလုပ်ခဲ့ကြ သည်။

CBCM-OSC

ဖယ်ခုံ သာသနာ ဖာတီမာမယ်တော်သခင်မပွဲ ကျင်းပခြင်း

ဖယ်ခုံ၊ မေလ ၁၃ ရက် ၂၀၁၇။

ဖာတီမာမြို့တွင် မယ်တော်သခင် မ ထင်ရှားပြခြင်း နှစ်တစ်ရာပြည့်ပွဲတော် နေ့ ကို ဖယ်ခုံ ကက်သလစ် ဂိုဏ်းအုပ် သာ သနာ ကုန်းသာ တိုက်နယ် ဗဟို ဖာတီမာ ဘုရားကျောင်းတွင် မေလ ၁၃ ရက် နေ့ နံနက် (၈း၀၀) နာရီအချိန်တွင် မတ္တူးတရား ဖြင့်ကျင်းပ ဂုဏ်ပြုခဲ့ပါသည်။

ထို မတ္တူးတရားအစတွင် ဖယ်ခုံ ကက်သလစ် ဂိုဏ်းအုပ်ဆရာတော် ပီတာ လတ်မှ မယ်တော်ထင်ရှားပြရာတွင် မယ် တော်တောင်းဆိုခဲ့သော စိတ်နှလုံး ပြောင်း လဲခြင်း၊ မိမိဘဝ အခြေအနေအားလုံး ကို သူ့နှလုံးတော်မှာ အပ်နှံပူဇော်ခြင်းနှင့် စိပ် ပုတီးစိပ်ခြင်းအကြောင်းကို ဝေမျှခဲ့ပါသည်။ ထို့နောက်ပွဲတော်နေ့ မတ္တူးတရားတော်ကို ဆက်လက်ကျင်းပပူဇော် ခဲ့ကြပါသည်။

ထို မတ္တူး တရားတော်တွင် ဖာတီ မာမြို့၌ မယ်တော်သခင်မ ထင်ရှားပြခြင်း နှစ်တစ်ရာပြည့်ပွဲတော်နေ့ကို ဖယ်ခုံ ကက် သလစ် ဂိုဏ်းအုပ်သာသနာ ကုန်းသာ တိုက်နယ် ဗဟို ဖာတီမာဘုရား ကျောင်း တွင် မေလ ၁၃ ရက်နေ့ နံနက် (၈း၀၀) နာရီ



အချိန်တွင် မတ္တူးတရားဖြင့် ကျင်းပ ဂုဏ် ပြုခဲ့ပါသည်။ ထို မတ္တူးတရားတော်တွင် တရား ဝေမျှသော ဘုန်းတော်ကြီး Fr. Luigi Ci မှ "ယနေ့ခေတ်၏ စိန်ခေါ်သံ များ၊ စိုးရိမ် ပူပန် မှုများဖြစ်သော စစ်လက်နက် ခြိမ်းခြောက်မှု၊

သာဘဝတရား၏ ခြိမ်းခြောက်မှုနှင့် ငြိမ်း ချမ်းရေးကို ထိခိုက်စေသော အမုန်း တရား တွေအတွက် မယ်တော် ထံတွင် အပ်နှံ ပူဇော်ရင်း မယ်တော်သားသမီး ကောင်း များ ပီသစွာ နေထိုင်ကြဖို့" ဝေမျှ ခဲ့ပါသည်။ ထို မတ္တူး တရားတော်တွင် ဆရာတော်

တစ်ပါး၊ ရဟန်း ၁၉ ပါးနှင့် ဘာသာတူ ၅၀၀ ကျော် ပါဝင်ပူဇော်ခဲ့ကြပါ သည်။

Pekhon OSC

ဆလေးရှင်း အသင်းဂိုဏ်းဝင် ကိုရင် ၄ ပါး ပထမသစ္စာပြုပွဲ

အနီးစခန်း၊ ၂၃ ရက် မေလ ၂၀၁၇။



ပြင်ဦးလွင်မြို့၊ အနီးစခန်းရှိ စိန် ဂျိုးဇက် ဆလေးရှင်း နိဗ္ဗာန်ရုံ၌ မေလ ၂၃ ရက်နေ့တွင် အသင်းသားအသစ် ၄ ပါး ထပ် မံ ရရှိခဲ့သည်။

သူတို့သည် အသင်းဂိုဏ်း ၏ ဥပ ဒေအတိုင်း ဝတ်ရုံခံယူခြင်း နှင့်အတူ ဖြူ စင်ခြင်း၊ ဆင်းရဲခြင်း၊ နာခံခြင်း ကတိသစ္စာ သုံးပါးကို မြန်မာပြည် ဆလေးရှင်း အသင်း ဂိုဏ်း အကြီးအကဲ ဖါသာရ်ချားလိပ် စော သီဟန်လွင်၏ ရှေ့မှောက်တွင် ပြုလုပ်ခဲ့ကြ သည်။ သူတို့မှာ ဘရာသာရ် ဩဂတ်စတင်း၊ ဘရာသာရ် ချားလိပ် ချောင်းဒေါင်၊ ဘရာ သာရ် ဖရယ် ဒရစ် တွမ်ခွီးဗျစ် နှင့် ဘရာ သာရ် ဂျေရမ်း စောဇင်မင်းသော် တို့ ဖြစ်သည်။

ဆွေမျိုးများ၊ အနီးစခန်းရှိဘာသာသူများ မှ တက်ရောက်ဆုတောင်းပေးခဲ့ကြသကဲ့သို့ ဆလေးရှင်း မိသားစုဝင်များလည်း ထို ပွဲ တွင်ပါဝင်ခဲ့ကြသည်။

ဆလေးရှင်း အသင်းဂိုဏ်းကို ရ ဟန္တာ ဒွန်ဘော့စကိုက ၁၆၆၀ တွင် ဆင်းရဲ သား လူငယ်များ၏ ဘဝ မြှင့်တင်ရေး အ တွက် ပညာပေး လုပ်ငန်းများ လုပ်ဆောင် ရန် တည် ထောင်ခဲ့သည်။ မြန်မာနိုင်ငံသို့ ၁၉၃၉ ခုနှစ်တွင် ရောက်ရှိလာပြီး မန္တလေး မြို့တွင် ဖါသာရ် လဖုန်းကျောင်းကို တာဝန် ယူကာ တိုင်းရင်းသာ လူငယ်များ အကျိုးကို သယ်ပိုးခဲ့သည်။ ယခုလည်း လူငယ် အကျိုး ပြု လုပ်ငန်းများကို ဆက်လက် ဆောင်ရွက် လျက်ရှိသည်။

သစ္စာပြုခြင်းအခမ်းအနားသို့ မိဘ

CBCM-OSC

စိန်ပေါလ် သာသနာပြု စွတာများအသင်းဂိုဏ်း ကတိသစ္စာခံယူပွဲ

သန်လျင်၊ ၂၇ ရက် မေလ ၂၀၁၇

သန်လျင်မြို့ရှိ စိန်ဇေဇီးယား ဘု ရားရှိခိုးကျောင်းတွင် နံနက် ၇း၃၀ နာရီတွင် ကျင်းပခဲ့သော ကတိသစ္စာပြုခြင်း အခမ်း အနားတွင် ပထမသစ္စာပြုသော စွတာ ၆ ပါး နှင့် ရာသက်ပန်သစ္စာပြုသော စွတာ ၂ ပါး ပါဝင်ခဲ့သည်။

စိန်ပေါလ် သာသနာပြု အသင်း ဂိုဏ်း တည်ထောင်သူ ကာဒီနယ် ချားလိပ် မှ မစ္စားပူဇော်ပေးပြီး သစ္စာပြုခြင်းကို လက် ခံခဲ့သည်။ သူ၏ဩဝါဒတွင် အဘယ့်ကြောင့် စွတာ ဖြစ်နေသေးသနည်း ဆိုသည့် မေး ခွန်းကို မေးမြန်းကာ ပြုလုပ်သော ကတိ သစ္စာ တည်ကြည်နိုင်မည့် လက်တွေ့နည်း လမ်း သုံးခု ကို မီးမောင်းထိုးပြခဲ့သည်။ ၁) ခရစ်တော်နောက်ကိုသာ ထပ်ကြပ်မကွာ လိုက်ရန် ထိုလမ်းသည် စိန်ခေါ်မှုများသော ကားတိုင်လမ်းဖြစ်သည်။ ၂) ခေါ်တော်မူခြင်း များကို ရင့်ကျက်လာအောင် အကြီးအကဲ များမှ လက်တွဲခေါ်ရန်။ ထိုသို့ခေါ်ဆောင်ရာ



Sr.Helen May Kha Lar, Sr.Regina Mai Hey Man Taung, Sr.Martina Zin Mar Htwe Sr.Goretta Ja Ngai, Sr.Theresa San Yee, Sr.Emma Ni Ni Kyaw



Sr.Margaret Mai Khin Khin Sr.Regina Ja Doi

တွင် တင်းလွန်းခြင်း၊ လျှော့လွန်းခြင်း အစွန်း နှစ်ဖက်ကို ရှောင်ကာ ရင့်ကျက်သူများ ဖြစ် လာနိုင်ဖို့ ကူညီပေးရန်။ ၃) မိမိအသင်းဂိုဏ်း ၏ အားနည်းချက်များကို အပြင်တွင် လျှောက် မပြောဘဲ ကိုယ့်အတွင်း၌သာ ဖြေ

ရှင်းကြရန်။ စိန်ပေါလ် သာသနာပြုအသင်းဂိုဏ်း အား ၁၉၉၀ခုနှစ်တွင် ကာဒီနယ် ချားလိပ် ဘိုက တည်ထောင်ခဲ့သည်။ ယခု အချိန်တွင်

အသင်းဝင် စွတာများမှာ ၁၀၅ ပါး ရှိပြီး မြန်မာပြည်၏အခက်အခဲဆုံးနေရာများတွင် သာသနာပြု လုပ်ငန်းများ လုပ်ဆောင် နေ ကြသည်။

CBCM-OSC

စိန်ပင်းဆင်းဒီပေါလ်အသင်းဝတ်စောင့်ခြင်းနှင့်အစည်းအဝေး

သံတောင်ကြီး ၇ ရက် မေလ ၂၀၁၇

တောင်ငူသာသနာလုံးဆိုင်ရာ စိန် ပင်းဆင်းဒီပေါလ်အသင်း ဝတ်စောင့်ခြင်း နှင့်အစည်းအဝေးကြီးကို မေလ ၆ မှ ၇ ရက် နေ့များတွင် သံတောင်ကြီးမြို့ရှင်ယောဟန် ဘုရားကျောင်း၌ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်တော် ကောင်စီဥက္ကဋ္ဌ Dr. ရေမွန်ကျော်ဝင်း၊ ဆရာ ဦးကျော်မင်း၊ ဆရာမဒေါ်ခင်သက်၊ ပုသိမ် သာသနာမှ ဒေါ်ဌေးမိသားစု၊ တောင်ငူ သာ သနာ ဝိညာဉ်လမ်းညွှန် Rev. Fr. Ubald Saw Ah Tit, Sr. B မြတ်နင်းနွယ်၊ တောင်ငူ သာသနာ ဥက္ကဋ္ဌ ဒေါ်နော်မန်းမေ၊ ကွန်ဖရင့် အသီးသီးမှ ဥက္ကဋ္ဌနှင့်ကိုယ်စားလှယ်များစု စုပေါင်း ၂၀၀ ကျော်ပါဝင်တက်ရောက် ခဲ့ကြ ပါသည်။

ဒက်ဇူးမယ်(ISR)



လွိုင်ကော်သာသနာမှ အသင်းအဖွဲ့များ၏ နှစ်ပတ်ပတ်အထိ သာသနာတော်အဖွဲ့များ၏ နှစ်ပတ်ပတ်အထိ သာသနာတော်အဖွဲ့များ၏

လွိုင်ကော်သာသနာ။



လွိုင်ကော်ကက်သလစ် သာသနာ စိန်ဂျေရီဇာ ကရုဏာသီလရှင်ကျောင်း၌ မေလ (၁၈) ရက် ကြာသာပတေးနေ့တွင် ကရုဏာရေး သီလရှင်အသင်းမှ အမှုတော် ထမ်းဆောင် ဆက်ကပ်ခြင်း (၂၅)နှစ်ပြည့် ငွေစင် ဂျူဘီလီရှင်များအား ဂုဏ်ပြုခြင်းနှင့် သီလရှင်လောင်း (၈) ပါးတို့၏ ပထမယာယီ သစ္စာခံယူခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါ သည်။

ထိုအခမ်းအနားကို နံနက်(၇)နာရီ တွင် ကျေးဇူးတင်မတ္တားတရားဖြင့် တောင် ကြီးဂိုဏ်းချုပ်ဆရာတော်ကြီး ဆိုတေးရီဖား မော(ငြိမ်း)တို့မှ ဦးဆောင်ကာ ရဟန်းဘုန်း

တော်ကြီး (၄၀) ခန့်ပါဝင်လျက် ယုံကြည်သူ ဘုရားသားသမီးများ စုစုပေါင်း (၅၀၀)ခန့် ပါဝင်လျက်အတူတကွ ကျင်းပခဲ့ကြပါသည်။

(၂၅) နှစ် ပြည့် ငွေစင်ဂျူဘီလီရှင် များမှာ စစ္စတာရီ မေရီအေး၊ စစ္စတာရီ ဘက်နဒက် နော်၊ စစ္စတာရီ အဂ္ဂနက် နန် အောင် တို့ဖြစ်သည်။

ပထမယာယီ သစ္စာခံယူကြသော သီလရှင်လောင်းများမှာ တောင်ကြီးသာသ နာမှ သီလရှင်လောင်း ကက်သရင်းညိုရီ ခိုင်၊ ကျိုင်းတုံသာသနာမှ စီစီးလျာ အေး အေးငြိမ်း ၊ ကက်သရင်းမောနင်းဆောင်နှင့် မာရီယာ ချောစု၊ ဖယ်ခုံသာသနာမှ အယ်နီ

ဆန်း၊ လွိုင်ကော်သာသနာမှ ရီစီတူမြာ၊ မေရီ ဒါးမြာနှင့် ဒေါရစ်ဘူးမြာတို့ဖြစ် ကြသည်။

မတ္တားတရားတော်မြတ်အတွင်း သီ လရှင်လောင်းများက အသင်းဂိုဏ်း၏ အ ကြီးအကဲများ၏ရှေ့ ဆရာတော်ကြီးနှင့် ယုံ ကြည်သူ ဘာသာတူများရှေ့တွင် ဖြူစင် ခြင်း၊ နာခံခြင်း၊ ဆင်းရဲခြင်း သစ္စာသုံးပါးဖြင့် မိမိတို့ဘဝကို ဆက်ကပ်မည်ဖြစ်ကြောင်း သစ္စာပြုခြင်းနှင့် ဆက်ကပ်ခြင်း၏အမှတ် သင်္ကေတဖြစ်သော ခေါင်းဆောင်းကို ဆင် မြန်းခြင်းများအပြင်၊ ဂျူဘီလီရှင်များမှလည်း မိမိတို့ ပြုခဲ့သော တသက်သစ္စာကို ပြန် လည်ရွတ်ဆိုကြခြင်းဖြင့် မိမိတို့အသက်တာ ကိုပြန်လည် ဆက်ကပ်ခဲ့ကြသည်။

မတ္တား တရားတော်အပြီးတွင် ခရစ် တော်က မိမိ တပည့်တော်ကြီးများအား စေ လွှတ်ခဲ့သည့် အတိုင်း သီလရှင်အကြီး အ ကံမှ ပထမယာယီ သစ္စာပြုခဲ့ကြသော သီ လရှင်များကို တာဝန်အသီးသီးဖြင့် ဆက် ကပ်ရန် စေလွှတ်ခဲ့သည်။

ထို့နောက် ထိုအခမ်းအနားသို့ ပါ ဝင် တက်ရောက်ကာ အတူတကွ ကျေးဇူး တင်ချီးမွမ်းခဲ့ကြသော ရဟန်း ဘုန်းတော် ကြီးများ သီလရှင်များနှင့် ဘာသာတူ ဘုရား သားသမီးတို့ကို နံနက်စာဖြင့်တည်ခင်း ဧည့် ခံ ခြင်းဖြင့် အစီအစဉ်ကို အောင်မြင်စွာ ပြု လုပ် ခဲ့ပါသည်။

CBCM-OSC



& [e f o d h w i f y

ဗန်းမော်သာသနာ။

၂၀၁၇ ခုနှစ် မေလ (၅) ရက်နေ့တွင် ဦးပဉ္စင်းကြီး ဖိလစ်လိုင်နော်ရိန်း နှင့် ဦးပဉ္စင်းကြီးကိုလန်ဘန်လဘန်လာဒီးတို့နှစ်ပါး၏ရဟန်းသိက္ခာတင်ပွဲကိုကျင်းပခဲ့ကြပါသည်။

ပွဲတော်ကို မိုးမောက်ဘုန်းတော်ကြီးတစ်ပိုင်နယ် စိန်ပတ်ထရိတ် ဘုရားကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။ ယခင်နှစ်များတွင် ရဟန်းသိက္ခာခံယူသော ဘုန်းတော်ကြီးမှာတစ်ပါးခန့်သာ ရှိသော်လည်း ယခုနှစ် တွင်မူ ထူးခြားချက်အနေဖြင့် ရဟန်းတော်နှစ်ပါး သိက္ခာခံယူခဲ့ပါသည်။

ရဟန်းသိက္ခာတင်ပွဲ အထိမ်းအမှတ်အနေဖြင့် မနောပွဲတော်ကိုလည်းပျော်ရွှင်စွာ ဆင်နွဲ့ ခဲ့ကြပါသည်။ ထိုသို့ ရဟန်းသိက္ခာတင်ပွဲတွင် ရိုးရာမနောပွဲတော်ကို ကျင်းပခြင်းမှာ ရဟန်းသစ်နှစ်ပါး၏ ဘဝသက်တာတစ်လျှောက်လုံးနှင့် ရဟန်းသစ်နှစ်ပါး၏ မိဘ၊ မိသားစု၊ ဆွေမျိုးများ၊ သာသနာတစ်ခုလုံး မင်္ဂလာခံယူခြင်းနှင့် ဘုရားသခင်အားကျေးဇူးတင်ချီးမွမ်း သော ရိုးရာမနောအက ယဇ်ပူဇော်ခြင်းဖြစ်ကြောင်းသိရသည်။

Tsalum (BMW-OSC)

a&pi f * d b w E S hai pi f * d b w by f u si f y

တောင်ငူသာသနာ။

တောင်ငူ သာသနာ၊ လိပ်သို တိုက်နယ်၊ ကျောင်းကုန်း ကျေးရွာမှ မောင်နှမရင်း ရဟန်း သီလရှင် သုံးပါး ထဲမှ ရွှေစင်ဂျူဘီလီ ရှင် Sr. Fiorina Pio (FMM) နှင့် ငွေစင်ဂျူဘီ လီရှင် Rev. Fr. Ubald Saw Ah Tit တို့၏ ဂုဏ်ပြုပွဲ ကျေးဇူးတင်မတ္တားကို ဧပြီ ၂၅ ရက် နှင့် ၂၆ ရက် နေ့များတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ရဟန်းတော် (၁၂) ပါးနှင့် သီလ ရှင်များ၊ ကိုရင်၊ ဘာသာတူများ (၁၀၀၀) ခန့် ပါဝင်ခဲ့ကြပါသည်။

ဒက်ဇူးမယ်(ISR)



နမ္မတူတိုက်နယ် သက်ထွေးကလေးငယ်များသင်တန်း

နမ္မတူ၊ ၁၇ ရက် မေလ ၂၀၁၇

နမ္မတူတိုက်နယ်ရှိ သက်ထွေးငယ် လေးများ သင်တန်းကို (၁၁. ၄. ၂၀၁၇) ရက်နေ့မှ (၁၇. ၄. ၂၀၁၇) ရက်နေ့ထိ ပြုလုပ်ခဲ့ပါသည်။

ထို သင်တန်းကို ကျောင်းထိုင် ဘုန်းတော်ကြီး Fr. Lucas Naw မှ မိတ္တူ တရားတော်မြတ်ဖြင့် စတင်ဖွင့်လှစ်ပေးခဲ့ပြီး ဘရာသာရ်များ၊ စစ္စတာရ်များနှင့် လူငယ် များမှ ဦးဆောင် ပြုလုပ်ခဲ့ပါသည်။

သင်တန်းအတွင်းတွင် သက်ထွေး ငယ်လေးများအား ပညတ်တော် (၁၀) ပါး

စက္ကရမင်တူး(၇)ပါး ဝတ်ပြုကိုးကွယ်ခြင်း တွင် အသုံးပြုသော အရောင်များနှင့် သ ကော်တ များအကြောင်း၊ တစ်ကိုယ်ရေ သန့် ရှင်းရေးများအကြောင်းကို ဘရာသာရ်များ၊ စစ္စတာရ်များနှင့်လူငယ်များမှ သင်ကြားပေး ခဲ့ကြသည်။

နမ္မတူတိုက်နယ်မှ သက်ထွေးငယ် လေးများ အယောက် (၁၀၀) ခန့် သင်တန်း သို့ တက်ရောက်ခဲ့ပြီး သင်တန်းကို (၁၇. ၄. ၂၀၁၇) ရက်နေ့တွင် ကျေးဇူးတင် မိတ္တူ တရား ဖြင့် ပြန်လည် အဆုံး သတ်ခဲ့သည်။



နမ္မတူတိုက်နယ် လူငယ်သင်တန်း



နမ္မတူတိုက်နယ်တွင်လူငယ်များ သင်တန်းကို ဧပြီလ ၁၈ မှ ၂၄ ရက် များတွင် ပြုလုပ်ခဲ့ သည်။

ထိုသင်တန်းတွင် နမ္မတူ တိုက်နယ် မှ အိမ်ရှင်အဖြစ် ဦးဆောင်ကျင်းပပြီး သီပေါ၊ စံလောင်း၊ မန်တုံ မှလူငယ်များ တက်ရောက် ပါဝင်ခဲ့သည်။

သင်တန်းတွင် ကောင်းသော သိုး ထိန်း အသင်းဂိုဏ်းဝင် စစ္စတာရ် လူစီ အောင်မှ လူငယ်နှင့် လူ့အခွင့်အရေး အ ကြောင်း၊ ဖာသာရ်ဟင်နရီမှ အသင်းတော် ၏ လူမှုရေး သွန်သင်ချက်များအ ကြောင်း၊ ဖာသာရ်ပီတာ လူးဝစ်မှ ကိုယ် ကျင့်တရား အကြောင်းနှင့် ဆလေးရှင်း စစ္စတာရ်များမှ ငြိမ်းချမ်းခြင်း အကြောင်းများ ကို သင်ကြား ပို့ချခဲ့ပါသည်။

ထိုသင်တန်းသို့ တိုက်နယ် (၄) ခုမှ လူ ငယ် (၁၁၅) ဦး ပါဝင် တက်ရောက်ခဲ့သည်။

နမ္မတူတိုက်နယ် - ဘုရားကျောင်းဆောင်သစ်ရေစက်ချပွဲ

လားရှိုးသာသနာ နမ္မတူတိုက်နယ် တွင် ၂၀၁၇ခုနှစ်ဧပြီလအတွင်း ဘုရားသခင်၏ ကျေးဇူးတော်နှင့်ဘာသာတူများ၏ ရက်ရော စွာ ဆက်ကပ်သော အလှူငွေများ ဖြင့် ဘုရား ကျောင်းသစ် နှစ်ဆောင်ကို ဆောက်လုပ် ပြီး စီးခဲ့ပါသည်။

ထို ဘုရားကျောင်းဆောင်သစ် နှစ် ဆောင်အား လားရှိုး ဂိုဏ်းအုပ် သာသနာမှ အဖဆရာတော် ဖိလစ် ဇဟောင်းမှ ဧပြီလ ၂၂ ရက်နေ့တွင် မန်စံကျေးရွာ ရှိ ခ ရစ်ယာန် တို့ကိုမှိုင်းမ တော်မူသော သခင်မ ကျောင်း ဆောင်သစ် နှင့် ဧပြီ ၂၃ ရက် နေ့တွင် ဆိုင်ဂျာ ကျေးရွာရှိ ရှင်ပေတရူး ဘုရားကျောင်း ဆောင် သစ်အသီးသီးတို့ကို ရေစက်ချ ကောင်းချီးပေး ဖွင့်လှစ်ပေးခဲ့သည်။

ဘုရားကျောင်းရေစက်ချပွဲနှင့်အတူ ဆပ်ဖြေခြင်း သီလရှင်ဂိုဏ်းဝင် စစ္စတာရ် အီလားရီးယား၏ သူတော်စင်ဝါတော် (၂၅) နှစ်ပြည့် ငွေစင်ဂျူဗီနှင့် ဆရာ ဂျိုးဇက် မရစ်ဂမ် ၏ ဓမ္မအမှုတော်ဆောင် (၂၅)နှစ် ပြည့် ငွေစင်ဂျူဘီလီတို့ကိုလည်း တစ်ပြိုင်



တည်းကျင်းပခဲ့ကြပါသည်။ ဘုရားကျောင်း ရေစက်ချပွဲနှင့်ငွေ

စင် ဂျူဘီလီပွဲတော်သို့ ဘုန်းတော်ကြီး (၁၀) ပါး တက်ရောက်ခဲ့ပြီး ဘာသာတူများ နှင့်

ဧည့်သည်တော် အယောက် (၅၀၀) ခန့် တက်ရောက် ချီးမြှင့်အားပေးခဲ့ကြပါသည်။

ကျေးဇူးရှင်များအား ရိုသေဂုဏ်ပြုခြင်းနှင့် ကျောင်းသူ/ကျောင်းသားဟောင်းများတွေ့ဆုံပွဲ

ကျိုင်းတုံသာသနာ။

၂၀၁၇ ခုနှစ် မေလ ၂၀ ရက် ညနေ ၄း၃၀ နာရီ၊ ကျိုင်းတုံသာသနာ၊ မိုင်းလားမြို့၌ ငြိမ်းချမ်းရေးမယ်တော် ကက်သလစ် သာသနာ ကျောင်းသူ/ကျောင်းသားဟောင်းများတွေ့ဆုံ ပွဲနှင့် ကျေးဇူးရှင်များအား ရိုသေဂုဏ်ပြုခြင်းအခမ်းအနား ပြုလုပ်ခဲ့ပါသည်။

၎င်း အခမ်းအနားကို ဒေသခံ အာဏာပိုင်အုပ်ချုပ်ရေးမှူး ဒုဥက္ကဋ္ဌ ဦးစန်ပေ၊ ဘုန်းတော်ကြီး Fr. စတီးဖင်း အားနီ နှင့် ဦးလှကျော် တို့မှ ဖဲကြီးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။

အခမ်းအနား မိန့်ခွန်းအစ၌ Fr. စတီးဖင်း အားနီမှ ကျိုင်းတုံ ကက်သလစ် ဂိုဏ်းအုပ် သာသနာ အထူးဒေသသို့ သာသနာ့ ခရီး ဆန့်ခဲ့သည်မှာ ၂၁ နှစ် အတွင်း သာသနာ့မှ မွေးထုတ်ပေးလိုက်သော ကျောင်းသူ/ကျောင်းသားဟောင်းများ ဒေသအတွက်၊ သာသနာအတွက် အကျိုးပြုလုပ်ငန်း မှာ ပါဝင်ဆက်ကပ် နေကြတာကို မြင်တွေ့ခဲ့ရ သည့်အတွက် ဝမ်းသာပီတိဖြစ်ခဲ့ကြောင်း၊ မွေးကျေးဇူး၊ ကျေးကျေးဇူးနှင့် ပညာရှိချို တိုက်ကျေးသွန်သင်ပေးသောသူတို့၏ ကျေးဇူးတရားကို သိတတ်ခြင်း သည် မင်္ဂလာ တစ်ပါးပင်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဥက္ကဋ္ဌ ဦးစန်ပေ၏ မိန့်ခွန်း၌ မိုင်းလားဒေသ အတွက် ကျိုင်းတုံကက်သလစ် သာသနာပိုင် ဆရာတော်အေသန်း (ငြိမ်း) မှစ၍ ဘုန်းတော်ကြီး ကလေးမင်းလှရွှေ (ပျံလွန်) ၊ ဓမ္မဆရာ ဦးလီဖာ ၊ မြော်မြင်ခြင်း သီလရှင်များ နှင့်စေတမန် ဆရာ၊ဆရာမများတို့၏ ကျေးဇူးကြောင့် ဒေသန္တရ ဖွံ့ဖြိုးရေးအတွက် အသီးအပွင့်များ ဖြစ်ကြသော ကလေး ၊လူငယ်များတို့သည် အနာဂတ် ဘဝခရီး လမ်းပွင့် လာခဲ့ရပါသည်။ ထို့



ကြောင့် လူငယ် များ ဒေသ ကောင်းစားရေးနှင့် ငြိမ်းချမ်း ရေးအတွက် စည်းလုံးညီညွတ်စွာ လုပ်ဆောင်သွားရန် အားပေးတိုက်တွန်းစကား ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူ ဟောင်းများ ကိုယ်စား ဒေါ်တာဇွေမှ ကျေးဇူးတင်စကားပြောကြား ရာတွင် အဖဆရာတော် အေသန်း(ငြိမ်း) နှင့် ပျံလွန်ပြီးသော ဘုန်းတော်ကြီး ကလေးမင်း လှရွှေတို့သည် ခက်ခဲကြမ်းတမ်းသော တောတောင်များကို ကျော်ဖြတ်ပြီးအထူး ဒေသ (၄) သို့ သာသနာပြုရန် ရောက်ရှိ လာခဲ့သည်။ ၎င်းသာသနာပြု ပုဂ္ဂိုလ်များ နေထိုင်ရန် ဒေသခံ လူကြီးမင်းများနှင့် ကျိုင်းတုံကက်သလစ် သာသနာပိုင်ဆရာတော် ၊ရဟန်းတို့သည် မြေနေရာအတွက် ပံ့ပိုး ကူညီပေးခြင်း၊ အဆောက်အအုံအတွက် အလှူ

ဒါနများပေးကမ်းခြင်းကြောင့် ယခုလို ကျွန်ုပ်တို့ ကျောင်းသား၊ ကျောင်းသူများ တင့်တင့်တယ်တယ် နေထိုင်၍ ပညာကို ဆည်းပူးနာယူခဲ့ရပါကြောင်း၊ ကျေးဇူးရှင် ကြီးများ၏ ပံ့ပိုးမှုမရှိလျှင် ကျောင်းတော် ကြီးလည်း မတည်ရှိ၍ ကျွန်ုပ်တို့လည်း ပညာသင်ကြားနိုင်မည် မဟုတ်ကြောင်း ကျေးဇူးရှင် ဆရာသမားကို ဦးထိပ်ထားပြီး ရင်ထဲ ကလှိုက်လှိုက် လှဲလှဲကျေးဇူးတင် ရိုပါကြောင်း ပြောကြားသွားခဲ့ပါသည်။

မိုင်းလား ငြိမ်းချမ်းရေး မယ်တော် ကက်သလစ်သာသနာ မှ ကျောင်းသား/ကျောင်းသူ ဟောင်းများသည် သာသနာ့အမှုတော်ထမ်း ဆောင်ခဲ့သော ဆရာတော် ၊ဘုန်းတော်ကြီးများ၊ သီလရှင်များနှင့် စေတမန် ဆရာမများ၊ မတတ်ရောက်နိုင်သော ကျေးဇူးရှင်ဆရာ သမားများကို ရည်စူး၍

ကိုယ်၊ နှုတ်၊ စိတ် နှလုံးအားဖြင့် ပြစ်မှားခဲ့သော အပြစ်များ အားလုံး ခွင့်လွှတ်ပေးရန် ဦးချကန်တော့ ခဲ့ကြပါသည်။ ဆက်လက်ပြီး ဒေသအုပ်ချုပ်ရေး လူကြီးမင်းများ၊ အလှူရှင်များနှင့် ဆရာတော်၊ ရဟန်းတော်များ၊ သီလရှင်များ နှင့်ဆရာ/ ဆရာမများကို ကျောင်းသား၊ ကျောင်းသူများက လက်ဆောင် ပဏာများ ဆက်သခဲ့ကြပါသည်။

၂၁ ရက်နေ့ မနက်တွင် ခံစားရရှိသော ကျေးဇူးတော်များအတွက် ဘုရားသခင်အား ကျေးဇူးတင်ခြင်းကို မိုင်းလားကက် သလစ်သာသနာအုပ်စုရှိ ဘာသာတူများနှင့်အတူ မစ္စားတော်ရားမြတ်ဖြင့် ပူဇော်ခဲ့ကြပါသည်။

ရီ.စ် SdP

t v & s r sm; z d w b a c: j c i f



မိမိတို့အား ဘုရားသခင် ပေးသနားတော်မူသော ဥစ္စာပစ္စည်း ကျေးဇူးများကို အရင်းတည်ကာ ရဟန်းဒကာ၊ ဒါယိကာမ များ ဖြစ်နိုင်ရန် အတွက် ရဟန်းဖြစ် တက္ကသိုလ်အား ငွေကြေး ထောက်ပံ့ လှူဒါန်းနိုင်ကြပါရန် ဖိတ်ခေါ်ပါသည်။

၅၁ ကြိမ်မြောက် မေလ ၂၈ ရက် ၊ သခင်ယေရှုး ကောင်းကင်ဘုံတက်ကြွခြင်းဖွဲ့
ကမ္ဘာ့ဆက်သွယ်ရေးနေ့ - ၂၀၁၇
 ငါသည်သင်နှင့်အတူရှိသည်ဖြစ်၍ မကြောက်နှင့် **ဟေရှာယ ၄၃:၅**
ပျက်ဖောက်ကာလတွင် မျှော်လင့်ခြင်းနှင့် အားကိုးခြင်းအား ဆက်သွယ်ခြင်း

51st World Communications Day 2017
 "Fear not, for I am with you" (Is 43:5):
 Communicating Hope and Trust in our Time

မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များ အဖွဲ့ချုပ်
 ဓမ္မစေတနာသွယ်ရေးဌာန
 ၂၅၂ ကားပြည်လမ်း၊ ဝမ်းသာတော်မြို့နယ် - ရန်ကင်း

သခင်ယေရှုး ကောင်းကင်ဘုံသို့ တက်ကြွ တော်မူသည့်ပွဲနေ့ကို ကမ္ဘာ့ဆက်သွယ် ရေး နေ့အဖြစ် ကျင်းပခဲ့သည်မှာ ယခုနှစ်တွင်၅၁ကြိမ်ပြည့်မြောက်ခဲ့ပါပြီ။

ရဟန်းမင်းကြီးက သူ၏သတင်း စကားတွင် သတင်းကောင်း မျှဝေခြင်းဖြင့် မျှော်လင့်ခြင်းများ၊ အားကိုးစိတ်များ လူများ၏နှလုံးသားတွင်းထည့်သွင်းပေးရန် မှာကြားထားပါသည်။ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်ကို မျှော်လင့်ခြင်း၊ ယုံကြည်ခြင်းတို့ဖြင့် ရှုမြင်ကြပါစို့ဟု ရဟန်းမင်းကြီးက ဖိတ်ခေါ်သည်။

သတင်းကို ထိန်ချန်ရန် မဆိုလိုပဲ မည်သူ့အတွက်မှ အကျိုးမရှိသည့် သတင်းဆိုးတွေကို ဖြန့်ဝေခြင်းထက် သတင်းကောင်းများ၊ စိတ်အား တက်စေမည့် သတင်းများကို ဦးစားပေး ဖော်ဆောင်ကြရန် မှာကြားထားသည်။



၂၀၁၇ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ကာဒီနယ် ချားလ်စ်ဘိုသည် နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သော ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား လေ့လာသူ အဖြစ် သွားရောက်ခဲ့ပါသည်။ ကာဒီနယ်က မြန်မာပြည် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ဘာသာရေး ခေါင်းဆောင်များ၏ အခန်းကဏ္ဍသည်လည်း အရေးပါကြောင်း ဧပြီလ ၂၇၊ ၂၈ ရက်များတွင် ကျင်းပခဲ့သော ငြိမ်းချမ်းရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတွင် မိန့်ကြားခဲ့သည်။ ယခုကဲ့သို့ သွားရောက်ခြင်းဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်လိုသော သူ၏ ပြင်းပြသော ဆန္ဒကို ထုတ်ဖော်ပြသလိုက်ခြင်းပင် ဖြစ်သည်။
 (သတင်း၊ ဓါတ်ပုံ - ကာဒီနယ် ရုံးခန်း)